



Golden Land East Asia Development Public Company Limited

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(၁၇) ကြိမ်မြောက်

နှစ်ပတ်လည်အထွေထွေအစည်းအဝေး

ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ နှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း



ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(Golden Land East Asia Development Public Co Ltd – GLAD)

၏

(၁၇)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး

ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်။

ဥက္ကဋ္ဌ၏ အစီရင်ခံစာ

"လေးစားအပ်ပါသောအစုရှယ်ယာရှင်များ"



ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(GLAD)၏ (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ Online Webinar စနစ်ဖြင့် ကျင်းပခြင်း ဖြစ်ပါတယ် ခင်ဗျား။

မိမိတို့ GLADအများပိုင် ကုမ္ပဏီသည် ၂၀၀၆ ခုနှစ်ကစတင်၍ ဖွဲ့စည်းခဲ့ပြီးတော့ ယခုနှစ်ဆိုရင် ၁၇ နှစ် သက် တမ်းသို့ရောက်ရှိလာခဲ့ပြီး၊ ယခုအခါ အစုရှယ်ယာရှင်ပေါင်း (၆၃၂)ဦး ပါဝင်တဲ့ အများပိုင် ကုမ္ပဏီတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်လျှက်ရှိပါတယ်။

မိမိတို့ကုမ္ပဏီအနေဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုနှင့် ရေတိုဝင်ငွေရရှိနိုင်မှု နှစ်ပိုင်းလျာထားလုပ်ကိုင်ခဲ့ရာ ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ၊ အကျိုးတူလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။

ရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ် -

- ၂၀၁၄ ခုနှစ်မှစတင်၍ မိမိ ကိုယ်တိုင်ဦးဆောင်ဖွဲ့စည်း တည်ထောင်ခဲ့သော Myanmar Thilawa SEZ Holdings Public Company Limited (MTSH)တွင် ကနဦးပါဝင်သည့် အဖွဲ့ဝင် ကုမ္ပဏီ (၉)ခုတွင် အဖွဲ့ဝင် ကုမ္ပဏီတစ်ခု အဖြစ် ငွေကျပ်သန်း ၁၉၅၀ ထည့်ဝင်ရင်းနှီးမြှုပ်နှံထားခြင်း၊ MTSH မှ နှစ်စဉ်ထိုက်ထိုက်တန်တန် အမြတ်ဝေစုများ ရရှိလျက်ရှိပါတယ်။

- ၂၀၁၆ ခုနှစ်တွင် မိမိဦးဆောင် အကောင်အထည်ဖော်သည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံတွင်အကြီးဆုံးဖြစ်သော နိုင်ငံတကာအဆင့်မီ လက်ကားဈေးကြီးကို တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော "Myanmar Agro Exchange Public Company Limited(MAEX)"တွင် ကနဦးပါဝင် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတစ်ခုအဖြစ် ကျပ်သန်း ၂၀၀၀ ထည့်ဝင် ရင်းနှီး မြှုပ်နှံထားခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ် အမြတ်ဝေစု များရရှိလျက်ရှိပါတယ်။

- Myanmar National Telecom Holding Public Company Ltd(MNTH)တွင် အခြားအများပိုင် ကုမ္ပဏီ (၁၀)ခုနှင့်အတူ ကျပ် သန်း ၂၀၇၆.၀၅ သန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံထားခြင်းတို့ဖြစ်ပါသည်။

ထို့အပြင် ရေတိုအတွင်း အကျိုးအမြတ်ရရှိစေရန်အတွက် တညင်းကုန်းလက်ကားဈေးစီမံကိန်းမှ ShopHouse အဆောက်အဦများအား ဆောက်လုပ်ရေး ကန်ထရိုက် လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ ဆန်ရောင်းဝယ်မှုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်းဖြင့်လည်းကောင်း၊ မိမိတို့ ဒါရိုက်တာအဖွဲ့ဝင်များ ကိုယ်တိုင် လစာရယူခြင်းမရှိဘဲ ကြီးကြပ်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြင့် အစုရှင်များ၏ အကျိုးအမြတ်များ လည်းရရှိအောင်ဆောင်ရွက်ပေးလျက်ရှိပါသည်။


ကုမ္ပဏီ၏ ရင်းနှီးငွေအနေဖြင့် ပထမအကြိမ် ၂၀၁၁-၂၀၁၂ ခုနှစ် တွင် ကျပ်သိန်း ၁၀၀၀၀ ၊ ဒုတိယအကြိမ် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် သိန်း ၁၅၃၈၆.၆၅ သိန်း၊ တတိယအကြိမ် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ကျပ်သိန်း ၁၄၉၈၃.၈ သိန်း ၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ်သိန်း ၁၅၃၅၈.၅ သိန်း အသီးသီး တိုးတက်ရင်းနှီးမြှုပ်နှံလာခဲ့ရာ ယခုနှစ်ထိ ကုမ္ပဏီ၏ ရင်းနှီးငွေတန်ဖိုးမှာကျပ် ၅၅,၇၂၈.၉၅ သိန်းဖြစ်ပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အသားတင်အမြတ်ကျပ် ၃,၁၅၉.၉၀၈၅၅ သိန်းရရှိခဲ့ရာ ၃၁.၃.၂၀၂၃ နေ့ ရှိစုဆောင်းပြီးအမြတ်လက်ကျန်ငွေ ကျပ်၁၉,၈၈၁.၅၅၁၀၇ သိန်း ဖြစ်ပါသည်။ ကုမ္ပဏီသည် မိမိတို့လုပ်ငန်း အချို့မှာ နောင်ရေရှည်အကျိုးအမြတ်များ ပိုမိုရရှိစေရန် ဆောက်လုပ် ရေးလုပ်ငန်းများ အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်နိုင် ရန် ဆန်ရောင်းဝယ်မှုလုပ်ငန်းများတွင် ရင်းနှီး ထည့်ဝင် ထား ခြင်းနှင့် လုပ်ငန်းအသစ် များ ထပ်မံတိုးချဲ့လုပ်ကိုင်ရန် လျာထားပါသည်။

ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏အမြတ်ဝေစု(Dividend)ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြု လုပ်သည့် ဒါရိုက်တာအဖွဲ့အစည်းအဝေး (၅/၂၀၂၃)ဆုံးဖြတ်ချက်အရ အစုတစ်စုလျှင်ကျပ်(၇၀/-) ခွဲဝေ ပေးရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။

မိမိတို့ ကုမ္ပဏီသည် ၂၀၀၇-၂၀၀၈ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ (၁၇)နှစ်တာ အတွင်း ကိုဗစ်ကပ်ရောဂါ ကာလနှင့် နိုင်ငံ၏ အခြားအကြောင်းခြင်းရာများဖြစ်ပေါ်နေသည့်ကာလမှလွဲ၍ အစုရှယ်ယာရှင်များအား နှစ်စဉ် အမြတ် ဝေစုများ ထုတ်ပေးနိုင်ခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် ကုမ္ပဏီ၏ ရေရှည်အကျိုးအတွက် အကြံဉာဏ်ကောင်းများ၊ ဆွေးနွေးညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုများပေးခဲ့ကြပါသော မိမိတို့၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ကုမ္ပဏီစတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ယုံကြည်စွာ လက်တွဲလာကြသော အစုရှယ်ယာ ရှင်များအားလုံး ၊ စီမံ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ဝင်များ၊ မိတ်ဖက် ကုမ္ပဏီများ ၊ ဝန်ထမ်းများ အားလုံး ကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်းမှတ်တမ်းတင်အပ်ပါသည်။ ယခု အချိန်ကာလများအတွင်း လုပ်ငန်းများအကောင်အထည်ဖော် လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများ ကြုံတွေ့ နေရသော်လည်း ထိုစိန်ခေါ်မှုများကို အခွင့်အလမ်း များအဖြစ် ကြိုးစားဆောင်ရွက်ကာ ရရှိလာသည့် အခွင့်အရေး များကို အစုရှယ်ယာရှင်များ နှင့် အကျိုးစီးပွားဆက်နွှယ်သူများအားလုံးအတွက် အကျိုးရှိစေမည့် လုပ်ငန်းများကို အခက်အခဲများကြား မှပင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုရင်း နိဂုံးချုပ်အပ်ပါသည်ခင်ဗျား ။



ဝင်းအောင်
ဥက္ကဋ္ဌ

မာတိကာ

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	ကုမ္ပဏီစတင်ဖွဲ့စည်းတည်ထောင်ခြင်း	၁
၂။	ကုမ္ပဏီစတင်တည်ထောင်သူ ဒါရိုက်တာများ	၁
၃။	ကုမ္ပဏီမတည်ရင်းနှီးငွေနှင့် အများပြည်သူ ရှယ်ယာထည့်ဝင်မြှုပ်နှံထားမှု	၂
၄။	ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ	၂
၅။	ဒါရိုက်တာများမှ ကုမ္ပဏီလုပ်ငန်းများဦးဆောင် စီမံခန့်ခွဲမှုများ	၅
၆။	ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ	၅
၇။	ဒါရိုက်တာအဖွဲ့ဝင်များ၏ အစုရှယ်ယာပါဝင်မှုအခြေအနေ (၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်အထိ)	၆
၈။	၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်ထားခြင်း	၆
၉။	နှစ်ပတ်လည် အထွေထွေအစည်းအဝေးကျင်းပခြင်း	၇
၁၀။	ဒါရိုက်တာအဖွဲ့အစည်းအဝေးကျင်းပမှုအခြေအနေ	၇
၁၁။	ကုမ္ပဏီ၏ ပြင်ပစာရင်းစစ်ခန့်ထားခြင်း	၇
၁၂။	ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း	၈
၁၃။	အမြတ်ဝေစုခွဲဝေပေးခြင်း	၈
၁၄။	နိဂုံး	၉

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏

(၁၇)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့တင်ပြသည့်

ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း

၁။ ကုမ္ပဏီစတင်ဖွဲ့စည်းတည်ထောင်ခြင်း

ကုမ္ပဏီအား စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံဒေသတွင်း အဖွဲ့ဝင် နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်မှု အခွင့်အလမ်း ပိုမိုရရှိစေရန်ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးပြည်နယ်၊ နန်နင်း တွင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ကူးသန်းရောင်းဝယ်ရေး၊ အဆောက် အဦး များ၊ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်ရုံးများ တည်ဆောက်ရန်အတွက် မြေကွက်များပေးအပ်ခဲ့ရာ အဆိုပါ ပေး အပ်သည့် မြေကွက်များပေါ်တွင် နိုင်ငံတော်ကိုယ်စား တာဝန်ယူတည်ဆောက်ရန်အတွက် အများပိုင် ကုမ္ပဏီ တစ်ခုလိုအပ်လာခြင်းကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ကို ကနဦး ဦးဆောင် ဖွဲ့စည်း တည် ထောင်သူ(၇) ဦးဖြင့် ၂၀၀၆ ခုနှစ်ဒီဇင်ဘာလ (၁၂) ရက်နေ့ ခွင့်ပြုချက်ဖြင့် ကနဦး စတင် တည်ထောင် ခဲ့ပါ သည်။

၂။ ကုမ္ပဏီစတင်တည်ထောင်သူ ဒါရိုက်တာများ

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အား မူလစတင် တည်ထောင်သူ (Founder) အောက်ဖော်ပြပါ ဒါရိုက်တာများသည် အစဉ်အလာကောင်းမွန်၍ ဂုဏ်သတင်းရှိသူ မြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များ၊ မူလကနဦး ဒါရိုက်တာများဖြစ်ပြီး၊ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်၊ ၂၀၀၇- ၂၀၀၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၀၈- ၂၀၀၉ ဘဏ္ဍာရေးနှစ်များတွင် ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် အောက်ပါအတိုင်း တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။

အမည်	တာဝန်
(၁) ဦးဝင်းမြင့်	ဥက္ကဋ္ဌ
(၂) ဦးဝင်းအောင်	ဒုတိယဥက္ကဋ္ဌ
(၃) ဦးဇော်မင်းဝင်း	ဒါရိုက်တာ
(၄) ဦးအောင်လွင်	ဒါရိုက်တာ
(၅) ဦးစိန်ဝင်းလှိုင်	ဒါရိုက်တာ
(၆) ဦးထွန်းအောင်	ဒါရိုက်တာ
(၇) ဦးငြိမ်းအောင်	မန်နေဂျင်းဒါရိုက်တာ

မိမိတို့သည် အများပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပြီးနောက် အများပိုင်ကုမ္ပဏီများဥပဒေနှင့်အညီ ကုမ္ပဏီ၏ လုပ်ဆောင်ချက်များနှင့် အောင်မြင်မှုများအပေါ် ယုံကြည်အားထားကြသူ ပြည်သူများမှ အစုရှယ်ယာ များ ထည့်ဝင်ရင်းနှီးမြှုပ်နှံလာကြခြင်းကြောင့် ထိုအရင်းအနှီးများဖြင့် စီးပွားရေးလုပ်ငန်းများအောင်မြင်စွာ လုပ် ဆောင်ခဲ့ကြသည်မှာ ယခုအခါ (၁၇)နှစ် ရှိခဲ့ပြီဖြစ်ပါသည်။

၃။ ကုမ္ပဏီမတည်ရင်းနှီးငွေနှင့် အများပြည်သူ ရှယ်ယာထည့်ဝင်မြှုပ်နှံထားမှု

ကုမ္ပဏီ၏ သတ်မှတ်မတည်ငွေရင်း (Authorized Capital) သည် ၁၀,၀၀၀,၀၀၀,၀၀၀/- (ကျပ်သန်း တစ်သောင်းတိတိ) ဖြစ်၍ အစုရှယ်ယာတစ်စုလျှင် ကျပ် ၁,၀၀၀/-ဖြင့် အစုရှယ်ယာပေါင်း (၁၀,၀၀၀,၀၀၀)ဖြစ်ပါ သည်။ ယခုအခါ ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တွင် အစု ရှယ်ယာရှင် (၆၃၂) ဦးရှိပြီး၊အစုရှယ်ယာတစ်စုလျှင် ကျပ် ၁,၀၀၀/-ဖြင့် အစုရှယ်ယာအရေအတွက် စုစုပေါင်း (၅,၅၃၄,၂၃၀)စု တန်တိုးအားဖြင့် ရှယ်ယာ ပရီမီယံ အပါအဝင် ငွေကျပ် ၅၅၇၂,၈၉၅,၀၀၀/- ကို Paid up capital အဖြစ် မတည်ရင်းနှီး ထားပါသည်။

၄။ ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ

၄-၁။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် Myanmar Thilawa SEZ Holdings Public Company Limited (MTSH) တွင်ရင်းနှီးမြှုပ်နှံမှု

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ၂၀၁၃ ခုနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန် တည်ဆောက်အကောင် အထည်ဖော်ရန်အတွက် ဖွဲ့စည်းထားသော Myanmar Thilawa SEZ Holdings Public Company Limited (MTSH)တွင် စတင်တည်ထောင်သူ တစ်ဦး အနေဖြင့် အဖွဲ့ဝင်ကုမ္ပဏီတစ်ခုအဖြစ် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ MTSH ကုမ္ပဏီသို့ ရင်းနှီးမြှုပ်နှံငွေ ကျပ်သန်း ၁၉၅၀ အား ထည့်ဝင်ထားပါသည်။

ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်သည် သီလဝါအထူးစီးပွားရေးဇုန်ကြီး ဖြစ်ပေါ်လာရေးအတွက် ဂျပန်နိုင်ငံ နှင့် မြန်မာနိုင်ငံကြား၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ညှိနှိုင်းဆောင်ရွက်ခဲ့သူဖြစ်ပြီး၊ MTSH ဒါရိုက်တာ အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ၂၀၁၃-၂၀၁၄ ခုနှစ် ကုမ္ပဏီစတင်တည်ထောင်စဉ်ကပင် စတင်ဦးဆောင်ခဲ့ပြီး ယနေ့တိုင် ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ဤ ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးမင်းစိန်သည် အဆိုပါ MTSH တွင် Alternative Director အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ကုမ္ပဏီ သည် MTSH တွင် ထည့်ဝင်ထားသော ရင်းနှီးငွေများအတွက် ၂၀၁၄-၂၀၁၅ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ နှစ်စဉ် အမြတ်ဝေစုများ ရရှိပါသဖြင့် မိမိတို့ GLAD အနေဖြင့် MTSH တွင် ရင်းနှီးငွေများ ထည့်ဝင် ထားသည့်အတွက် အကျိုး ခံစားခွင့်များ ခံစားရလျက်ရှိပါသည်။

၄-၂။ **မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (Myanmar Agro Exchange Public Company Limited – MAEX) တွင်ရင်းနှီးမြှုပ်နှံမှု**

MAEX သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားလမ်းနှင့် ပုလဲလမ်းထောင့်၊ တညင်းကုန်းဘူတာနှင့် ကပ်လျက်ရှိ ၈၂.၇၈ ဧကရှိသော မြေပေါ်တွင် အကောင်အထည်ဖော်လျက်ရှိသော MAEX တညင်းကုန်း သစ်သီး ဝလံ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် လက်ကားဈေးကြီးစီမံကိန်း လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံငွေ သန်း ၂၀၀၀ ထည့်ဝင် ထားရှိပါသည်။



တညင်းကုန်းသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်လက်ကားဈေးသစ်ကြီး ဈေးရုံများကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး တည်ဆောက်ပြီးစီးသော Shop House များ ရောင်းချခြင်းနှင့် လက်ကားဈေးရုံကြီးများအတွင်းရှိ ဆိုင်ခန်းငယ်များ ငှားရမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းတို့ကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိရာ ယခုအခါဈေးကြီး၏ဈေးရုံ (၁)(၂)(၃)(၄)တို့တွင်အရွယ်အစားစုံ ဆိုင်ခန်းပေါင်း ၇၀၀၀ ကျော် ဖွင့်လှစ် ရန် တည်ဆောက်ပြီးစီးပြီဖြစ်ပြီး၊ ဆိုင်ခန်းပေါင်း (၉၉%) ခန့် ငှားရမ်း ဖွင့်လှစ်နေပြီ ဖြစ်ကြောင်းသိရှိရပါသည်။ ဈေးဝယ်သူများဈေးရောင်းချသူများတိုးတက်စည်ကားလျှက်ရှိပြီး နေ့စဉ်ဝင်ငွေတိုးတက်ရရှိနေသည်ကို တွေ့မြင် နေရပြီ ဖြစ်ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်စတင်၍ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ နှစ်စဉ် အမြတ် ဝေစုများ ရရှိ ခဲ့ပါသည်။

အဆိုပါလက်ကားဈေးကြီးတွင် ပထမအဆင့်အနေဖြင့် အကြီးစား လက်ကားရောင်းဝယ်ရေး ပွဲရုံ/ ရုံးခန်း/ လူနေ ၃ ထပ်နှင့် ၄ ထပ် အဆောက်အဦး(Shophouse) အလုံး (၂၀၀)လုံး တည်ဆောက်ရန် စီမံချက်ရေးဆွဲထား ပြီး၊ Shop House (၆၅)လုံး ဆောက်လုပ်လျှက်ရှိရာ ၂၀၂၃ ခုနှစ် မတ်လ အထိ (၄၈)လုံး ဆောက်လုပ်ပြီးစီး ၍ ရောင်းချလျက်ရှိပြီး ကျန် ၁၇ လုံးမှာ တည်ဆောက်နေဆဲဖြစ်ပါသည်။ တည်ဆောက်ပြီးစီးသွားသော ပွဲရုံ၊ ရုံးခန်း များအနက် ၃၆.၅ လုံး(၇၆) % ခန့် ရောင်းချခဲ့ပြီးဖြစ်ကြောင်းနှင့် အလတ်စားပွဲရုံ (Medium Wholesale) အဆောက်အဦးများကိုလည်း ဆက်လက်တည်ဆောက်လျက်ရှိကြောင်း သိရှိရပါသည်။ ရောင်းချထားပြီးသည့် Shophouse များ တွင် ဘဏ်များ၊ ဆန်ရောင်းဝယ်ရေးပွဲရုံ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး အရောင်းပစ္စည်းဆိုင်များ ဖွင့်လှစ်ရောင်းချ စည် ကားလျက်ရှိပါသည်။

၄-၃။ **မြန်မာနေရှင်နယ် တယ်လီကွန်း ဟိုးလ်ဒင်းစ် ပတ်ဘလစ် ကုမ္ပဏီလီမိတက်(Myanmar National Telecom Holdings Public Company Ltd – MNTH)တွင် ရင်းနှီးမြှုပ်နှံမှု**

GLAD သည် Myanmar National Telecom Holdings Public Company Ltd (MNTH) တွင် ၂၀၁၅ ခုနှစ်မှ ယခုအစီရင်ခံသည့်နေ့အထိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ငွေကျပ် ၂၀၇၆.၀၅ သန်း ဖြစ်ပါသည်။ MNTH ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ခွင့်ရရှိသည့် ကုမ္ပဏီ၏ အစုရှယ်ယာဝင်ကုမ္ပဏီဖြစ်ပြီး၊ မိမိတို့ ကုမ္ပဏီ အနေဖြင့် အခြားမြန်မာ ပုဂ္ဂလိကအများပိုင် ကုမ္ပဏီ(၁၀)ခုနှင့်အတူ ပူးပေါင်း ရင်းနှီးမြှုပ်နှံ ထားရှိပါသည်။ လုပ်ငန်းသဘာဝအရ ရင်းနှီးမြှုပ်နှံကြီးမားသဖြင့် အမြတ်ဝေစုရရှိနိုင်ခြင်း မရှိသေးကြောင်း တင်ပြ အပ်ပါသည်။

ကုမ္ပဏီရင်းနှီးမြှုပ်နှံမှုများ (ကျပ်သန်းပေါင်း) (M)



၅။ ဒါရိုက်တာများမှ ကုမ္ပဏီလုပ်ငန်းများ ဦးဆောင် စီမံခန့်ခွဲမှုများ

ဒါရိုက်တာအဖွဲ့ဝင်များအနေဖြင့် ယနေ့အထိ လစာအကျိုးခံစားခွင့်များ ရယူခြင်းမရှိဘဲ၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းစိန်နှင့် မန်နေဂျင်းဒါရိုက်တာ ဦးထွန်းအောင် တို့သည် တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းတွင် အနီးကပ်ကြီးကြပ်တာဝန်ယူလျက်လည်းကောင်း၊ ဒါရိုက်တာ ဦးခိုင်ဌေးမှ အဆောက် အဦးများ ဆောက်လုပ်ခြင်း ကန်တရိုက်လုပ်ငန်းများ ကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်တင်မြင့် ၊ဒေါ်ရန်လင်း၊ဦးသန့်စင်တို့မှ ရုံးလုပ်ငန်း စီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များကို အသီးသီး တာဝန်ယူ ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်သည် မိမိတို့ GLAD ကုမ္ပဏီမှ အစုရှယ်ယာထည့်ဝင်ထားသည့် Myanmar Thilawa SEZ Holdings Public Limited (MTSH)၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းစိန်သည် Alternate ဒါရိုက်တာအဖြစ်လည်းကောင်း၊ Myanmar National Telecom Holdings Public Company Ltd (MNTH)တွင် ဦးထွန်းအောင်သည် ဒါရိုက်တာအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဦးခိုင်ဌေးသည် Alternate ဒါရိုက်တာ အဖြစ်လည်းကောင်း၊ Myanmar Agro Exchange Public Company Limited(MAEX) ဦးကျော်တင်မြင့်သည် ဒါရိုက်တာအဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

GLAD ၏ လက်ရှိလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအပြင် ရေတို လုပ်ငန်းများကိုလည်း တပြိုင်နက်တည်း ဆောင်ရွက်နေသော်လည်း ကုမ္ပဏီ၏ဒါရိုက်တာများ ကိုယ်တိုင်အနီး ကပ်ကြီးကြပ်လျက် ဝန်ထမ်းများအနေဖြင့် စီမံရေးရာဌာနဝန်ထမ်း (၁)ဦး၊ စာရင်းကိုင်ချုပ် (၁)ဦး၊ ငွေစာရင်း ဌာနမှ ဝန်ထမ်း(၁)ဦး၊ ခန့်ထားကာ စီမံခန့်ခွဲ လုပ်ကိုင် ဆောင်ရွက် လျက်ရှိပါသည်။ အထက်ပါ လုပ်ငန်းများကို အချိန်ပေး၍ ကျစ်လစ်စွာ တာဝန်ယူလုပ်ကိုင်လျက်ရှိသော်လည်း ဒါရိုက်တာ အဖွဲ့ဝင်များအနေဖြင့် လစာငွေ များ ရယူခြင်းမရှိဘဲ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

၆။ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ

ဆောက်လုပ်ရေးလုပ်ငန်းအနေဖြင့် အင်းစိန်မြို့နယ် တည်းကုန်းလက်ကားဈေးသစ်စီမံကိန်းအတွင်း Myanmar Agro Exchange Public Company Limited (MAEX) မှ တာဝန်ယူ တည်ဆောက်လျက်ရှိသော SHOP HOUSE အဆောက်အဦးများအနက် မှ Shop House (၄) ထပ် အဆောက်အဦး (၅)လုံးနှင့် (၃)ထပ်အဆောက်အဦး (၇)လုံး အား ကန်ထရိုက်စနစ်ဖြင့် တာဝန်ယူတည်ဆောက်လျက်ရှိပါသည်။ Shop House (၄)ထပ် အဆောက်အဦး(၅) လုံးနှင့် (၃)ထပ် အဆောက်အဦး (၆)လုံးမှာ ၁၀၀% ဆောက်လုပ်ပြီးစီးပြီး၊ ကျန် (၃)ထပ်အဆောက်အဦး (၁)လုံးမှာ ၉၅% ခန့် ပြီးစီးနေပြီဖြစ်ပါသည်။ တည်ဆောက်ပြီးစီးသွားသော အဆောက်အဦး များမှ လည်း ထိုက်သင့်သည့် အကျိုးအမြတ် များလည်း ရရှိခဲ့ပါသည်။ နောက်ထပ် Shop House (၃)ထပ် အဆောက်အဦး (၃)လုံးလည်း ဆက်လက် တည် ဆောက်သွားရန် လျာထားပြီး ဖြစ်ပါသည်။ ဆောက်လုပ်ရေး လုပ်ငန်းများအား ဒါရိုက်တာ ဦးခိုင်ဌေး မှ အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက်ရှိပါသည်။

တာဝါတိုင်တည်ဆောက်အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ MNTH မှ ကန်ထရိုက်ယူ၍ တာဝါ တိုင် (၃၁)တိုင် ဆောက်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ တာဝါတိုင်တည်ဆောက်ခြင်းအတွက် လုပ်ငန်း တန်ဖိုး ကျသင့်ငွေ ၉၃၆.၀၅၂ သန်းဖြင့် MNTH နှင့် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး၊ အစီရင်ခံ သည့်နှစ်အထိ MNTH မှ ကျပ် ၄၆၃.၇၇၁ သန်း ရရှိ ခဲ့ပါသည်။ ဆောက်လုပ်စရိတ်ကုန်ကျငွေ ကျပ် ၆၉၉.၅၉၁ သန်း သုံးစွဲခဲ့ပြီး ဖြစ်ပါသည်။ ရရန်ကျန်ရှိငွေများကိုလည်း တင်ပြတောင်းခံထားဆဲဖြစ်ပါသည်။ ယခုချိန် လုပ်ငန်း အားလုံးပြီးစီးအပ်နှံ ပြီးဖြစ်ပါသည်။

လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်သွားမည့်အပြင် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် စက်မှုကုန်ထုတ်လုပ်မှုနှင့် စက်မှု/ အိမ်ရာအခြေခံအဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်းများ၊ ရေတိုအကျိုးအမြတ်ရရှိနိုင်မည့် သွင်းကုန်၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ကုမ္ပဏီ၏ ပုံမှန်ဝင်ငွေ ရရှိရေးအတွက် တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။

ဒါရိုက်တာအဖွဲ့အနေဖြင့် ရရှိထားပြီးသော စီးပွားရေးအခွင့်အလမ်းကောင်းများကို တိကျ၊ မြန်ဆန်စွာ အချိန်နှင့်တပြေးညီ အကျိုးရှိရှိအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အလေးအနက်ထား၍ အစီအမံများ ချမှတ်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၇။ ဒါရိုက်တာအဖွဲ့ဝင်များ၏ အစုရှယ်ယာပါဝင်မှုအခြေအနေ (၂၀၂၃ ခုနှစ်၊ မတ်လ(၃၁) ရက်အထိ)

စဉ်	အမည်	ရှယ်ယာအရေအတွက်(အစု)	ပါဝင်မှုရာခိုင်နှုန်း
၁	ဦးဝင်းအောင်	၂၁၅၈၅၉	၃.၉၀%
၂	ဦးကျော်တင်မြင့်	၂၁၀၅၅၀	၃.၈၀%
၃	ဦးမင်းစိန်	၁၄၅၅၅၀	၂.၆၃%
၄	ဦးခိုင်ဌေး	၅၅၅၅၀	၁.၀၀%
၅	ဒေါ်ရန်လင်း	၂၁၀၅၅၀	၃.၈၀%
၆	ဦးသန့်ဇင်	၂၃၈၀၀၀	၄.၃၀%
၇	ဦးထွန်းအောင်	၈၁၁၅၀	၁.၄၇%

၈။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်အတည်ပြုခန့်ထားခြင်း

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုး တိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်တွင် ဆက်လက်တာဝန်ယူကြမည့် ဒါရိုက်တာအဖွဲ့ဝင် များစာရင်းအား ၁၆.၁၂.၂၀၂၂ ရက်နေ့တွင်ပြုလုပ်သည့် "၁၆"ကြိမ်မြောက် အထွေထွေအစည်းအဝေးကြီးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ရွေးချယ်ခန့်အပ်ထားသည့် အောက်ဖော်ပြပါ ဒါရိုက်တာ (၇) ဦးကို တာဝန်ပေးအပ်ကြောင်း ယင်းအစည်းအဝေးကြီးမှ အတည်ပြုခဲ့ပါသည်။

ဒါရိုက်တာအဖွဲ့ဝင်များမှာ -

အမည်	အလုပ်အကိုင်	ရာထူး
(၁) ဦးဝင်းအောင်	ဥက္ကဋ္ဌ၊ ဒဂုံအင်တာနေရှင်နယ်လီမိတက်	ဥက္ကဋ္ဌ
(၂) ဦးကျော်တင်မြင့် (ခေါ်)ဦးတင်မြင့်	ဥက္ကဋ္ဌ၊ မြတ်ချမ်းသာကုမ္ပဏီလီမိတက်	ဒုတိယဥက္ကဋ္ဌ
(၃) ဦးမင်းစိန်	ကုန်သည်	ဒုတိယဥက္ကဋ္ဌ
(၄) ဦးခိုင်ဌေး	ကုန်သည်	ဒါရိုက်တာ
(၅) ဒေါ်ရန်လင်း	ဖက်ရှင်လုပ်ငန်းပိုင်ရှင်၊ မေလင်းဖက်ရှင်နှင့် ဆန်းသစ်လွင်အထည်ချုပ်လုပ်ငန်း	ဒါရိုက်တာ
(၆) ဦးသန့်ဇင်	ကုန်သည်	ဒါရိုက်တာ
(၇) ဦးထွန်းအောင်	MD, Myanmar Nyunt Co.,Ltd	မန်နေဂျင်းဒါရိုက်တာ

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇၊ ဒါရိုက်တာများခန့်အပ်ခြင်း ပုဒ်မ ၁၇၃(ခ)တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတစ်ရပ်စီ၌ ဒါရိုက်တာဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံ(သို့မဟုတ်)သုံးပုံတစ်ပုံနှင့်အနီးစပ်ဆုံးဖြစ်သည့်အရေအတွက်သည် ရာထူးမှ အငြိမ်းစားယူရမည်ဟု ပြဋ္ဌာန်းထားခြင်းနှင့်အညီ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက်ဒါရိုက်တာများအလှည့်ကျနုတ်ထွက်ပေးရန်ဖြစ်သည့်အလျောက် ဒါရိုက်တာအဖွဲ့ဝင် (၇)ဦးအနက်မှ ဒါရိုက်တာ (၃) ဦးဖြစ်သော ဦးဝင်းအောင်၊ ဦးကျော်တင်မြင့်၊ ဦးထွန်းအောင်တို့မှ နုတ်ထွက်ကြမည်ဖြစ်ပြီး၊ ဒါရိုက်တာအဖြစ်ပြန်လည် ရွေးချယ်ခံလိုပါက ရွေးချယ်ပိုင် ခွင့်ရှိပါသည်။

၉။ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပခြင်း

ကုမ္ပဏီစတင် တည်ထောင်သည့် ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်မှစ၍ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ကျင်းပခဲ့ရာ ယခုနှစ် (၁၇) ကြိမ်မြောက်ထိ နှစ်စဉ်မပြတ် အောင်မြင်စွာကျင်းပခဲ့ပါသည်။

၁၀။ ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးကျင်းပမှုအခြေအနေ

ဒါရိုက်တာအဖွဲ့အနေဖြင့်ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်ချက်များအားစီရင်သုံးသပ်ရန်အတွက်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဒါရိုက်တာအဖွဲ့အစည်းအဝေးကို (၇)ကြိမ် ကျင်းပနိုင်ခဲ့ပါသည်။

ဒါရိုက်တာအမည်	ဒါရိုက်တာအဖွဲ့အစည်းအဝေး						AGM
	၁/၂၀၂၂-၂၀၂၃ ၁၆.၁၂.၂၀၂၂	၂/၂၀၂၂-၂၀၂၃ ၂၈.၂.၂၀၂၃	၃/၂၀၂၂-၂၀၂၃ ၁.၇.၂၀၂၃	၄/၂၀၂၂-၂၀၂၃ ၂၉.၉.၂၀၂၃	၅/၂၀၂၂-၂၀၂၃ ၁၀.၁၁.၂၀၂၃	၆/၂၀၂၂-၂၀၂၃ ၁၈.၁၂.၂၀၂၃	17th AGM ၂၁.၁၂.၂၀၂၃
ဦးဝင်းအောင်	✓	✓	✓	✓	✓	✓	✓
ဦးကျော်တင်မြင့်	✓	✓	✓	✓	✓	✓	✓
ဦးမင်းစိန်	✓	✓	✓	✓	✓	✓	✓
ဦးထွန်းအောင်	✓	✓	✓	✓	✓	✓	✓
ဦးခိုင်ဌေး	✓	✓	✓	✓	L	✓	✓
ဒေါ်ရန်လင်း	✓	✓	✓	✓	✓	✓	✓
ဦးသန့်ဇင်	✓	✓	✓	✓	✓	✓	✓

၁၁။ ပြင်ပစာရင်းစစ်ခန့်ထားခြင်း

ကုမ္ပဏီ၏ ပြင်ပစာရင်းစစ်အဖြစ် Win Thin & Associates ကိုလည်း ကုမ္ပဏီစတင်တည်ထောင်စဉ်မှစ၍ အစုရှင်များ၏ သဘောတူညီချက်နှင့်အညီ နှစ်စဉ်ခန့်ထားခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ပြင်ပစာရင်းစစ်အဖြစ် Win Thin & Associates အားခန့်အပ်ကြောင်း ၉ .၁၂.၂၀၂၂ ရက်နေ့ပြုလုပ်သောဒါရိုက်တာအဖွဲ့အစည်းအဝေး (၅/၂၀၂၂)မှ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင်ကျင်းပပြီးခဲ့သည့်နှစ်ပတ်လည်အစည်းအဝေးတွင် ပြန်လည်ခန့်ထားရန် သဘောတူခဲ့ပါသဖြင့် ဆက်လက်ခန့်ထားခဲ့ပြီး၊ ယခုတင်ပြထားသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ Win Thin & Associates မှ စစ်ဆေးခဲ့သည့် စာရင်းများဖြစ်ပါသည်။

၁၂။ ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း

ကုမ္ပဏီ၏ ရင်းနှီးငွေတန်ဖိုးမှာကျပ် ၅၅,၇၂၈.၉၅ သိန်းဖြစ်ပါသည်။ ယခင်နှစ် (၃၁.၃.၂၀၂၂) အထိအမြတ် လက်ကျန် ကျပ် ၁၆,၇၂၁.၆၄၂၈၂ သိန်းဖြစ်ပြီး၊ ယခု၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အသားတင်အမြတ်ကျပ် ၃,၁၅၉.၉၀၈၂၅ သိန်းရှိခဲ့ရာ ၃၁.၃.၂၀၂၃နေ့ရှိစုဆောင်းပြီးအမြတ်လက်ကျန်ငွေ ကျပ်၁၉,၈၈၁.၅၅၁၀၇ သိန်းဖြစ် ပါသည်။ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းကို စာရင်းစစ်အဖွဲ့၏ ဘဏ္ဍာရေးရှင်းတမ်းအစီရင်ခံစာတွင် အသေး စိတ် တင်ပြထားပါသည်။

၁၃။ အမြတ်ဝေစုခွဲဝေပေးခြင်းကိစ္စ

၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့အစည်းအဝေး (၅/၂၀၂၃) ဆုံးဖြတ်ချက်အရ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏အမြတ်ဝေစု(Dividend)အား အစုရှယ်ယာတစ်စုလျှင် ကျပ်(၇၀/) ခွဲ ဝေပေးရန် ဆွေးနွေးဆုံးဖြတ်ခဲ့ ပါသည်။

ကုမ္ပဏီသည်ယခုအချိန်အထိပေးရန်ကြွေးမြီများလုံးဝမရှိပါကြောင်းလည်းအစုရှင်များ ကို အသိပေးအပ် ပါသည်။

ကုမ္ပဏီသည် ၂၀၀၇-၂၀၀၈ ခုနှစ် မှ ၂၀၂၂- ၂၀၂၃ ခုနှစ်အထိကာလအတွင်း (၁၇)နှစ်တာအတွင်း ကိုဗစ် ကပ်ရောဂါ ကာလနှင့် နိုင်ငံ၏ အခြားအကြောင်းချင်းများဖြစ်ပေါ်နေသည့်ကာလမှလွဲ၍ အစုရှယ်ယာရှင် များအား နှစ်စဉ် ခွဲဝေပေး နိုင်ခဲ့ပြီးဖြစ်ပါသည်။

ကုမ္ပဏီအနေဖြင့် နှစ်အလိုက် အမြတ်ခွဲဝေပေးမှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဘဏ္ဍာနှစ်	အစုတစ်စုလျှင်ထုတ်ပေးသည့်အမြတ်ဝေစု	ခွဲဝေသည့်အမြတ်ငွေကျပ်သိန်း
၂၀၀၇-၂၀၀၈ ခုနှစ်	ကျပ်၂၅၀/	၂၃၂၅.၀၀
၂၀၀၈-၂၀၀၉ ခုနှစ်	ကျပ်၂၅၀/	၁၉၂၇.၂၇
၂၀၀၉-၂၀၁၀ ခုနှစ်	ကျပ်၂၅၀/	၂၀၅၇.၃၉
၂၀၁၀-၂၀၁၁ ခုနှစ်	ကျပ်၂၅၀/	၂၄၈၀.၈၃
၂၀၁၁-၂၀၁၂ ခုနှစ်	ကျပ်၁၄၀/	၁၇၉၆.၀၀
၂၀၁၂-၂၀၁၃ ခုနှစ်	ကျပ်၂၅၀/	၆၂၅၀.၀၀
၂၀၁၃-၂၀၁၄ ခုနှစ်	ကျပ်၃၀၀/ (၂၀၀ကျပ် /+ Bonus Share ၁၀၀ကျပ်)	၉၉၉၇.၇၈
၂၀၁၄-၂၀၁၅ ခုနှစ်	ကျပ်၁၅၀/	၅၉၉၇.၅၇
၂၀၁၅-၂၀၁၆ ခုနှစ်	ကျပ်၂၂၀/	၈၇၉၆.၄၃
၂၀၁၆-၂၀၁၇ ခုနှစ်	ကျပ်၁၄၀/	၅၅၉၇.၇၃၂
၂၀၁၇-၂၀၁၈ ခုနှစ်	ကျပ်၁၂၀/	၄၇၉၈.၀၅၆
၂၀၁၈-၂၀၁၉ ခုနှစ်	ကျပ်၁၁၀/	၆၀၈၇.၆၅၀
၂၀၁၉-၂၀၂၀ ခုနှစ်	ကျပ်၆၀/	၃၃၂၀.၃၈၀
စုစုပေါင်း ခွဲဝေပြီးအမြတ်ငွေ ပေါင်း(ကျပ်သိန်း)		၆၁၄၃၂.၀၉

၁၄။ ကုမ္ပဏီပိုင်ရုံးခန်းတည်နေရာ

ကုမ္ပဏီ၏ရုံးခန်းလိပ်စာမှာရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊အမှတ်၂၆၈၊ပြည်လမ်း၊မြေနီကုန်း၊ ဒဂုံစင်တာ-၂ ၊ ၈ လွှာ -အခန်းအမှတ် (8E) သို့ ၂၀၁၉ခု ဧပြီလ ၁ ရက်နေ့မှ စ၍ ပြောင်း ရွှေ့ ဖွင့် လှစ်ခဲ့ပါသည်။

၁၅။ နိဂုံး

ယခုနှစ်ပတ်လည်တွင် တင်ပြထားသော ဘဏ္ဍာနှစ်တွင် အကြောင်းကြောင်းကြောင့် စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်ခဲ့ရသော အခက်အခဲများကို ဒါရိုက်တာအဖွဲ့ဝင်များမှ လစာများ ရယူခြင်းမပြုဘဲ နည်းလမ်း ပေါင်းများစွာဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် ကုမ္ပဏီအနေဖြင့် (၂၀၂၂-၂၀၂၃) နှစ်အတွက် အခွန်လျာထားချက်နှုန်း အသားတင်အမြတ် ကျပ်(၃၁၅၉.၉)သိန်း ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အပြင် ဒါရိုက်တာအဖွဲ့ဝင် များအနေဖြင့် ယခုနှစ်တွင် Bonus အကျိုးခံစားခွင့် လုံးဝမယူဘဲ ကုမ္ပဏီအကျိုးအတွက် ဆောင်ရွက်ပေးခဲ့ပါကြောင်း အလေးအနက်ထား တင်ပြအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်အောင် အမြော်အမြင်ရှိစွာ ဦးဆောင်လမ်းညွှန်ပြသပေးခဲ့ကြသည့် ကျွန်တော်တို့၏ ဘုတ်အဖွဲ့ဝင်များ၊စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးကြသည့် မိတ်ဖက်များ၊ အစု ရှယ်ယာရှင်များနှင့် ပါဝင်ပတ်သက်သူအားလုံးကိုကျေးဇူးတင်ကြောင်း ပြောကြားလို ပါသည်။

ထို့အပြင်ယခုနှစ်တွင် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကာ စုပေါင်းကြိုးပမ်းမှုများကို မြင်တွေ့နေရသော်လည်း ကျွန်တော်တို့၏ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ရေရှည်တွင် စဉ်ဆက်မပြတ် တိုးတက်စေမည့် အစီအမံများကို ချမှတ်ကာဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းအသိပေးအပ် ပါသည်။

ဒါရိုက်တာအဖွဲ့

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

ရက်စွဲ ။ ။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်။

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်များ



ဦးဝင်းအောင်သည်ဤကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်က ကုမ္ပဏီ ကို မူလဦးဆောင်တည်ထောင်ခဲ့သည့် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ် ဧပြီလမှ ယနေ့တိုင် ကုမ္ပဏီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။

ဦးဝင်းအောင်သည် Myanmar Thilawa SEZ Holdings Public Company Limited (MTSH)၏ ဥက္ကဋ္ဌ အဖြစ် ယနေ့အချိန်ထိ တာဝန်ယူ ဦးဆောင်တည်ထောင်သူဖြစ်ပြီး၊ သီလဝါ အထူးစီးပွားရေးဇုန် ဖြစ်ပေါ် အကောင်အထည်ဖော်နိုင်ရန် နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ အကြား ဦးဆောင်အားစိုက် ကြိုးပမ်း ညှိနှိုင်း၍ ဆောင်ရွက် တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံ လုပ်ငန်းရှင်များနှင့် တွဲဖက်၍ နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ရရှိ ရန်နှင့် အများပြည်သူများမှ အစုရှယ်ယာ ထည့်ဝင်နိုင်ရန် ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်ညှိနှိုင်းခဲ့သူ တစ်ဦးဖြစ်ပါ သည်။

ဦးဝင်းအောင်သည် Myanmar Japan Thilawa Development Ltd (MJTD)၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဒညင်းကုန်းလက်ကားဈေးသစ်ကြီး တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် "Myanmar Agro Exchange Public Company Limited(MAEX)"၏ တည်ထောင်သူ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

ဦးဝင်းအောင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၁ခုနှစ် မှ ၂၀၁၆ခုနှစ်ထိ လည်းကောင်း၊ အာဆီယံ စီးပွားရေး အကြံပေး ကောင်စီ (ABAC) ၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၃ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ လည်းကောင်း၊ မဲခေါင်ဒေသခွဲ စီးပွားရေးဖိုရမ် (GMS-BF)၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၂ ခုနှစ် မှ ၂၀၁၄ ခုနှစ် အထိ လည်းကောင်း ထမ်းဆောင်ခဲ့ပါသည်။ အမျိုးသားစီးပွား ရေးနှင့် လူမှုရေးအကြံပေးကောင်စီ (NESAC) နှင့် ကုလသမဂ္ဂ အရှေ့အာရှနှင့် ပစိဖိတ်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး UN-ESCAPတို့၏ အကြံပေးကောင်စီ တွင် အဖွဲ့ဝင် တစ်ဦးအဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

ဦးဝင်းအောင်သည် Dagon Group of Companies အား ၁၉၉၀ ခုနှစ်ကတည်းက စတင်တည် ထောင်ခဲ့ပြီး၊ Dagon Group of Companies၏ ဥက္ကဋ္ဌအဖြစ် ယနေ့တိုင် တာဝန်ယူဆောင်ရွက်လျက်ရှိ ပါသည်။



ဦးထွန်းအောင်သည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင် လျှက်ရှိသော ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိ တက်ကို စတင်တည်ထောင်သူများအနက် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ လက်ရှိ ဤကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူဆောင် ရွက်လျက်ရှိပါ သည်။

ဦးထွန်းအောင်သည် မြန်မာညွန့်ကုမ္ပဏီလီမိတက်ကို ၁၉၈၉ ခုနှစ်၊ မေလတွင် ဦးဆောင်တည်ထောင်ခဲ့ သူများအနက်တစ်ဦးဖြစ်ပြီး၊ ယင်းကုမ္ပဏီ၏ တာဝန်ထမ်း ဆောင်လျက်ရှိပါသည်။ မြန်မာညွန့်ကုမ္ပဏီလီမိတက်သည်

အုပ်ချုပ်မှုဒါရိုက်တာအဖြစ်

ပဲမျိုးစုံတန်ဖိုးမြှင့်ထုတ်ကုန် တင်ပို့ခြင်းလုပ်ငန်းနှင့် ရာဘာစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက် လျှက်ရှိပါသည်။ ဦးထွန်းအောင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ၁၉၉၉ခုနှစ် ဧပြီလမှ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ အထိ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။



ဦးခိုင်ဌေးသည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တွင် ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။ Trade Garden Co, Ltd တွင် ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပြီး လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်း၊ ပဲမျိုးစုံနှင့် စားအုန်းဆီလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။ ဦးခိုင်ဌေးသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ M.B.A ဘွဲ့ ရရှိခဲ့ပါသည်။



ဦးကျော်တင်မြင့်သည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက် ဆိုင်သော ကုမ္ပဏီလီမိတက်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါ သည်။ ဦးကျော်တင်မြင့် သည် **မြန်မာအက်ဂရီ အိတ်(စ်)**ချိန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX) တွင် ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၏ အလုပ်အမှုဆောင် တစ်ဦးအဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိပါသည်။ ဦးကျော်တင်မြင့် သည် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့၊ မဟာသု

တေသနဘွဲ့နှင့် M.A, M.Res, LL.B, B.Sc, D.B.L, D.M.L, D.I.L, D.D.S, D.L.I.S, D.A.Psy, H.G.P ဘွဲ့တို့ကို ရရှိခဲ့ပါသည်။



ဦးမင်းစိန်သည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပါသည်။ ပထမပုဂ္ဂလိကဘဏ်လီမိတက်တွင် ဒါရိုက်တာ အဖြစ် (၃)နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ဦးမင်းစိန်သည် **မြန်မာအက်ဂရီ အိတ်(စ်)**ချိန်း အများ နှင့် သက်ဆိုင်သောကုမ္ပဏီ **လီမိတက်** (MAEX)တွင် ဒုတိယဥက္ကဋ္ဌအဖြစ် လည်း ကောင်း၊ Myanmar Thilawa SEZ Holdings Public Limited (MTSH)၏ Alternate Director အဖြစ်လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။ ဦးမင်းစိန်သည် ဟင်္သာတမြို့တွင် မိနီမားကတ်ဆိုင် လုပ်ငန်း၊

ရာသီထွက်သီးနှံများ ရောင်းဝယ်ရေး လုပ်ငန်း၊ ကျောင်းကုန်းမြို့တွင် အဖျော်ယမကာ စက်ရုံနှင့်လယ်ယာစိုက် လုပ်ငန်း၊ ချောင်းသာ တွင် အသေးစား ချေးငွေ လုပ်ငန်း မိုဘိုင်း ဖုန်းအရောင်းဆိုင်၊ တည်းခိုခန်းလုပ်ငန်းနှင့် ရန်ကုန်မြို့တွင် City View Service Co., အနေဖြင့် အိမ်ခြံမြေလုပ်ငန်းနှင့် အခြား အကျိုးဆောင် လုပ်ငန်းများ

လုပ်ကိုင်လျက် ရှိပါသည်။ ဦးမင်းစိန်သည် လုပ်သားများ ကောလိပ် (ရန်ကုန်တက္ကသိုလ်)မှ B.A (Philosophy)ဘွဲ့ကို ၁၉၇၇ ခုနှစ်တွင် ရရှိခဲ့ပါသည်။



ဒေါ်ရန်လင်းသည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ဒေါ်ရန်လင်း သည်အထည်အလိပ် ဖြန့်ဖြူးရောင်းချသော ဆန်းသစ်လွင် ကုမ္ပဏီလီမိတက်၏ မန်နေဂျင်း ဒါရိုက်တာ ဖြစ်ပါသည်။ သူမသည် မြန်မာအက်ဂရီ အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX)တွင် ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်ပါသည်။ ဒေါ်ရန်လင်းသည် မန္တလေး တက္ကသိုလ်မှ B.A (History) ဘွဲ့ ရရှိ ခဲ့သူဖြစ်ပါသည်။



ဦးသန့်ဇင်သည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင် သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ဦးသန့်ဇင်သည် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ B.A (Geography)ဘွဲ့နှင့် Diploma in Food Technology တို့ကို ရရှိခဲ့ပါသည်။ UNITED PAINT GROUP Co,Ltd (UPG)တွင် ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးအဖြစ် နှစ်(၂၀)ကျော်နှင့် UNISAN PLASTIC FACTORY Co.,Ltd (UPF)တွင် Finance Director အဖြစ် (၅)နှစ်အပါအဝင် ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးအဖြစ် နှစ်ပေါင်း (၂၀)ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ EXCELLENCE MINERAL MANUFACTURING Co,Ltd (EMM)တွင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ် (၁၀)နှစ်ကြာ တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ ပထဝီဝင် အသင်းကြီး၏ အလုပ်အမှုဆောင် တစ်ဦးဖြစ်ပြီး၊ ပထဝီဝင် ကျောင်းသား ဟောင်းများ အသင်း (ရန်ကုန်)နှင့် မြောင်းမြမြို့နယ်အသင်း(ရန်ကုန်)တို့တွင် ဒုတိယဥက္ကဋ္ဌ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိပါသည်။



GLAD အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည့် MTSH ကုမ္ပဏီ၏ လုပ်ငန်းအခြေအနေ





GLAD အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည့် MAEX ကုမ္ပဏီ၏ လုပ်ငန်းအခြေအနေ





GLAD မှ တာဝန်ယူ တည်ဆောက်နေသည့် အဆောက်အဦများနှင့် တာဝါတိုင်များမှတ်တမ်းဓာတ်ပုံ



altitude: 16.376976
longitude: 95.267677
accuracy: 262.0m
azimuth: 10° (N)
pitch: 77.0° (-68.8°)
time: 20-01-2019 11:06
date: AYY-0713



ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

ဘဏ္ဍာရေးရှင်းတမ်းများ

၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်

မာတိကာ	စာမျက်နှာ
စီမံအုပ်ချုပ်သူများ၏တာဝန်တင်ပြချက်	၁
ပြင်ပစာရင်းစစ်အစီရင်ခံစာ	၂-၃
ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း	၄
ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း	၅
အစုရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း	၆
ငွေသားစီးဆင်းမှုရှင်းတမ်း	၇
ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ	၈-၂၁



**ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
စီမံအုပ်ချုပ်သူများ၏တာဝန်တင်ပြချက်**

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အရေးပါသော စာရင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ်နှင့် အခြားရှင်းလင်း ဖော်ပြထားသော မှတ်စုများပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်သာ ဖြစ်ပါသည်။ ယင်းတာဝန်တွင်-

- ဆီလျော်သော စာရင်းဆိုင်ရာမူဝါဒများအားရွေးချယ်၍ တစ်သတ်မတ်တည်း ကျင့်သုံးခြင်း နှင့်
- အမြော်အမြင်ရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ခန့်မှန်းခြင်းနှင့်ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်း တို့ကို ပြုလုပ်ခြင်း တို့ပါဝင်ပါသည်။

ကုမ္ပဏီ၏ဘဏ္ဍာရေးအခြေအနေမှန်ကို မည်သည့်အချိန်တွင်မဆို မှန်ကန်စွာဖော်ပြရန်အလို့ငှာ စီမံအုပ်ချုပ်သူများအနေဖြင့် သင့်လျော်သောစာရင်းမှတ်တမ်းများကို ထိန်းသိမ်းထားရှိရန်တာဝန်ရှိပါသည်။ ကုမ္ပဏီ၏ ရပိုင်ခွင့်များကို လုံခြုံမှုရှိစေရန်နှင့်မသမာမှုများနှင့် ပုံမှန်မဟုတ်သောမှားယွင်းမှုများကို ကာကွယ်ဖော်ထုတ်နိုင်ရန် ၎င်းအတွက်သင့်လျော်သလို ဆောင်ရွက်ရန်အထွေထွေ တာဝန်ရှိပါသည်။

စီမံအုပ်ချုပ်သူများကိုယ်စား

ဦးထွန်းအောင်
အုပ်ချုပ်မှုဒါရိုက်တာ



ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

နေ့စွဲ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်။



ဝင်းသင်နှင့်အဖွဲ့လီမိတက်

WIN THIN & ASSOCIATES LTD

CERTIFIED PUBLIC ACCOUNTANTS

Room (2B/2C) 1st Floor, Rose Condominium, No. 182/194, Botahtaung Pagoda Road, Pazundaung Township, Yangon Region, Myanmar. Tel: 95-1-8201798, 8296164, Fax: 95-1-8245671 Email: info@winthinassociates.com

စာအမှတ် - ၅၅၇/ ဂျီ-၇၂/ မတ်လ ၂၀၂၃

ပြင်ပစာရင်းစစ်အစီရင်ခံစာ

အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များ

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

ထင်မြင်ယူဆချက်

စာရင်းစစ်အဖွဲ့သည် “ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်”၏ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသော နှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသား စီးဆင်းမှုရှင်းတမ်းနှင့် အရေးပါသော စာရင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ်နှင့် အခြားရှင်းလင်း ဖော်ပြထားသော မှတ်စုများပါဝင်သော ဘဏ္ဍာရေးရှင်းတမ်း များကို စစ်ဆေးခဲ့ပြီး ဖြစ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များနှင့် မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့်အညီ ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၂၃ ခုနှစ်၊ မတ်လ(၃၁)ရက် နေ့ ကုန်ဆုံးသောဘဏ္ဍာရေး အခြေအနေနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု ရလဒ်များနှင့် ငွေသားစီးဆင်းမှုနှင့် စပ်လျဉ်းသည့် အရေးပါသောအချက်များအားလုံးကို သင့်လျော် မှန်ကန်စွာဖော်ပြထားကြောင်း ထင်မြင်ယူဆပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေခံမူ

စာရင်းစစ်အဖွဲ့သည် နိုင်ငံတကာစာရင်းစစ်ဆိုင်ရာစံများနှင့်အညီ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ စံများအရ စာရင်းစစ်ဖွဲ့၏တာဝန်များကို ဤအစီရင်ခံစာ၏ “ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းစစ်ဆေးခြင်းအတွက် စာရင်းစစ်၏ တာဝန်ကဏ္ဍတွင်” ထပ်မံဖော်ပြထားပါသည်။ ကျွန်တော်များ သည် International Ethics Standards Board for Accountants’ International Code of Ethics for Professional Accountants (including International Independence Standards) (IESBA Code) နှင့် မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သည့် ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့်အညီ ကုမ္ပဏီနှင့် သီးခြားလွတ်လပ်စွာရပ်တည်ခဲ့ပြီး IESBA Code နှင့်အညီ စာရင်းစစ်များအဖွဲ့အနေဖြင့် အခြားသော ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ခဲ့ပါသည်။ စာရင်းစစ်များရရှိခဲ့သော စာရင်းစစ်အထောက်အထားများသည် စာရင်းစစ် ထင်မြင် ယူဆချက်အတွက် အခြေခံမူပြုရန် လုံလောက်သင့်လျော်သည်ဟု ယုံကြည်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများအတွက် စီမံအုပ်ချုပ်သူများနှင့် စီမံခန့်ခွဲမှုကြီးကြပ်သူများ၏တာဝန်

၎င်းဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့်အညီ ပြုစုပြီး သင့်လျော်မှန်ကန်စွာရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပြီး လိမ်လည်မှု၊ မှားယွင်းမှုတို့ကြောင့် အရေးပါသောလွဲမှားဖော်ပြမှုများမှ ကင်းရှင်းသောဘဏ္ဍာရေးရှင်းတမ်းများအား သင့်လျော်မှန်ကန်စွာရေးဆွဲဖော်ပြနိုင်ရန်လုပ်ငန်းတွင်းထိန်းချုပ်မှုအစီအစဉ်ကိုရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ သင့်လျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်ကျင့်သုံးခြင်းအစီအစဉ်ကို စီမံအုပ်ချုပ်သူများမှ ချမှတ်ထားရှိရန်လိုအပ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို ပြင်ဆင်ရေးဆွဲရာတွင် စီမံအုပ်ချုပ်သူများသည် ကုမ္ပဏီကို ဖျက်သိမ်းရန် သို့မဟုတ်လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းရန် ရည်ရွယ်မှုမရှိလျှင် သို့မဟုတ် ထိုသို့လုပ်ဆောင်ရန်မှလွဲ၍ လက်တွေ့ကျသော အခြားရွေးချယ်စရာမရှိလျှင် ကုမ္ပဏီ၏ ဆက်လက်လုပ်ဆောင်နိုင်စွမ်းအား အကဲဖြတ်ခြင်း၊ ဆက်လက်လုပ်ဆောင်နိုင်မှုအခြေအနေနှင့် ပတ်သက်သည့်ကိစ္စများကို ထုတ်ဖော်ခြင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်မှုနှင့် သက်ဆိုင်သည့်စာရင်းကိုင် မူများကို အသုံးပြုခြင်းတို့သည် စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။

စီမံခန့်ခွဲမှုကြီးကြပ်သူများ၏ တာဝန်သည် ကုမ္ပဏီ၏ဘဏ္ဍာရေးအစီရင်ခံခြင်း လုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲရန်တာဝန်ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းစစ်ဆေးခြင်းအတွက် စာရင်းစစ်၏တာဝန်

စာရင်းစစ်များ၏ ရည်ရွယ်ချက်မှာ လိမ်လည်မှု၊ မှားယွင်းမှုကြောင့် ဘဏ္ဍာရေးရှင်းတမ်း တစ်ခုလုံးသည် အရေးပါသောမှားယွင်းစွာဖော်ပြမှုများမှ ကင်းရှင်းကြောင်း၊ ကျိုးကြောင်းဆီလျော် သေချာမှုရှိရန်နှင့် စာရင်းစစ်ထင်မြင်ယူဆချက်ပါဝင်သော စာရင်းစစ်အစီရင်ခံစာကို ထုတ်ပြန်ရန်ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်သေချာမှု ဆိုသည်မှာ မြင့်မားသောအဆင့်သေချာမှု ဖြစ်သော်လည်း နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ဆေးရာတွင် တည်ရှိနေသော အရေးပါသည့် မှားယွင်းဖော်ပြချက်အား အမြဲတွေ့ရှိမည်ဟု အာမခံချက်ပေးခြင်းမဟုတ်ပါ။ မှားယွင်းဖော်ပြမှုများသည် လိမ်လည်မှု၊ မှားယွင်းမှုတို့ကြောင့် ဖြစ်ပေါ်လာနိုင်ပြီး မှားယွင်းဖော်ပြမှုများသည် တစ်ခုခြင်းသို့မဟုတ် စုပေါင်းခြင်းအားဖြင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသုံးပြုသူများ၏ စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များကို ကျိုးကြောင်းဆီလျော်စွာ ဩဇာလွှမ်းမိုးနိုင်ခဲ့ပါက အရေးပါသည်ဟု စဉ်းစားပါသည်။

နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စာရင်းစစ်များသည် စာရင်းစစ်ဆေးမှု တစ်လျှောက် အတတ်ပညာပိုင်းဆိုင်ရာ ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်းကို ကျင့်သုံးရန်နှင့် အတတ်ပညာရှင်ဆိုင်ရာ သံသယစိတ် ထားရှိရန်ဖြစ်ပါသည်။ ကျွန်တော်များသည်

- လိမ်လည်မှု၊ မှားယွင်းမှုကြောင့် ဘဏ္ဍာရေးရှင်းတမ်းများ၏ အရေးပါသော မှားယွင်းစွာဖော်ပြမှု အန္တရာယ်များအား ဖော်ထုတ်ရန်နှင့် အကဲဖြတ်ရန်၊ အဆိုပါ အန္တရာယ်များအား တုံ့ပြန်သော စာရင်းစစ်လုပ်ထုံးလုပ်နည်းများရေးဆွဲ ဆောင်ရွက်ရန်၊ ကျွန်တော်များ၏ စာရင်းစစ် ထင်မြင်ယူဆချက်အတွက် အခြေခံမူပြုရန် လုံလောက်သင့်လျော်သော စာရင်းစစ်အထောက်အထားများ ရယူရန်ဖြစ်ပါသည်။ လိမ်လည်မှုအရ ဖြစ်ပေါ်သော အရေးပါသည့် လွဲမှားဖော်ပြမှု များအား ဖော်ထုတ်မှုမပြုနိုင်ခြင်းအန္တရာယ်သည် မှားယွင်းမှုကြောင့် ဖြစ်ပေါ်သော အန္တရာယ်ထက် ပိုမိုမြင့်မားပါသည်။ အကြောင်းအရင်းမှာ လိမ်လည်မှုတွင် ပူးပေါင်းကြံစည်ခြင်း၊ အတုပြုလုပ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ ထိန်ချန်ထားခြင်း၊ လွဲမှားထွက်ဆိုခြင်း သို့မဟုတ် ဌာနတွင်းကြီးကြပ်မှုစနစ်အား ကျော်လွှားခြင်းတို့ ပါဝင်နိုင်သောကြောင့်ဖြစ်ပါသည်။

- အခြေအနေနှင့်သင့်လျော်သော စာရင်းစစ်လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရန် စာရင်းစစ်ဆေးရာတွင် ဌာနတွင်း ကြီးကြပ်မှုစနစ်အား နားလည်ရန်လိုအပ်သော်လည်း ကုမ္ပဏီ၏ ဌာနတွင်း ကြီးကြပ်မှုစနစ်ထိရောက်မှုအပေါ် စာရင်းစစ် ထင်မြင်ယူဆချက် ပေးရန် မရည်ရွယ်ပါ။
 - စီမံအုပ်ချုပ်သူများမှ ပြုလုပ်သော စာရင်းခန့်မှန်းခြေများနှင့် သက်ဆိုင်ရာထုတ်ဖော်ချက်များ၏ ကျိုးကြောင်း ဆီလျော်မှုနှင့် အသုံးပြုထားသော စာရင်းဆိုင်ရာမူဝါဒများ သင့်လျော်မှုကို အကဲဖြတ်ပါသည်။
 - စီမံအုပ်ချုပ်သူများမှ အသုံးပြုသည့် လုပ်ငန်းဆက်လက်လုပ်ဆောင်မှု စာရင်းအခြေခံမူ၏ သင့်လျော်မှုနှင့် ရယူထားသော စာရင်းစစ်အထောက်အထားများပေါ်မူတည်၍ ကုမ္ပဏီအနေဖြင့် လုပ်ငန်း ဆက်လက် လုပ်ဆောင် နိုင်မှုအပေါ် ထင်ရှားသောသံသယများ ဖြစ်စေနိုင်သည့် အရေးပါသော မသေချာသည့် အဖြစ်အပျက် အခြေအနေရှိ/ မရှိ သုံးသပ်ပါသည်။ အရေးပါသော မသေချာသည့် အခြေအနေရှိခဲ့သည်ဟု သုံးသပ်ပါက ကျွန်တော်များအနေဖြင့် ဘဏ္ဍာရေးရှင်းတမ်းများတွင် ဖော်ပြထားသော အဆိုပါထုတ်ဖော်ချက်အား စာရင်းစစ်အစီရင်ခံစာတွင် ရည်ညွှန်းဖော်ပြရန် လိုအပ်ပါသည်။
- အကယ်၍ အဆိုပါ ဘဏ္ဍာရေးရှင်းတမ်းများတွင် ဖော်ပြထားသော ထုတ်ဖော်ချက်များသည် လုံလောက်မှု မရှိပါက စာရင်းစစ်များ၏ စာရင်းစစ်အစီရင်ခံစာအား ပြင်ဆင်ရန် လိုအပ်ပါသည်။ စာရင်းစစ်များ၏ သုံးသပ်ချက်သည် စာရင်းစစ်အစီရင်ခံစာထုတ်ပြန်သည့်နေ့အထိ ရရှိထားသော စာရင်းစစ်အထောက်အထားများ အပေါ် အခြေခံပါသည်။ သို့သော် အနာဂတ်အဖြစ်အပျက် သို့မဟုတ် အခြေအနေများသည် ကုမ္ပဏီအား လုပ်ငန်းဆက်လက် လုပ်ဆောင်မှုကို ရပ်စဲရန် ဖြစ်ပေါ်စေနိုင်ပါသည်။
- ဘဏ္ဍာရေးရှင်းတမ်းများ၏ ထုတ်ဖော်ပြသချက်များ အပါအဝင် ယေဘုယျတင်ပြမှု၊ ဖွဲ့စည်းမှု၊ ပါဝင်မှုများနှင့် ဘဏ္ဍာရေးရှင်းတမ်းများသည် အခြေခံလုပ်ဆောင်ချက်များနှင့် အဖြစ်အပျက်များအား သင့်လျော်သည့်ပုံစံဖြင့် တင်ပြထားခြင်းရှိ၊ မရှိ သုံးသပ်ပါသည်။

စာရင်းစစ်များသည် စာရင်းစစ်ဆေးစဉ်အတွင်းတွေ့ရှိခဲ့သော ဌာနတွင်းကြီးကြပ်မှုစနစ်၏ အရေးပါသော အားနည်းချက်များ အပါအဝင် အရေးပါသော စာရင်းစစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်နယ်ပယ်နှင့် အချိန် အတိုင်းအတာ၊ အခြားကိစ္စရပ်များနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲမှုကြီးကြပ်သူများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။

အခြားဥပဒေနှင့် စည်းကမ်းချက်ဆိုင်ရာ လိုအပ်ချက်များအပေါ် အစီရင်ခံခြင်း

ကျွန်တော်များအဖွဲ့သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များနှင့်အညီ

- (၁) လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များအားလုံးကို ရရှိပြီဖြစ်ကြောင်း
- (၂) ကျွန်တော်များအဖွဲ့၏ အစစ်ဆေးခံ ကုမ္ပဏီသည် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၂၅၈ နှင့်အညီ ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းများကို ထိန်းသိမ်းထားရှိကြောင်း အစီရင်ခံအပ်ပါသည်။


 ဒေါ်နုဝါ (ပီအေပီပီ-၅၉၉)
 Engagement Partner
 ဝင်းသင်နှင့်အဖွဲ့လီမိတက်
 စာရင်းစစ်လုပ်ငန်းမှတ်ပုံတင်အမှတ် အေစီစီ ၀၀၈



နေ့စွဲ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်။

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

ငွေကြေး - မြန်မာကျပ်ငွေ

	မှတ်စု	၂၀၂၃	၂၀၂၂
လက်ငင်းမဟုတ်သောရပိုင်ခွင့်များ			
ပုံသေပိုင်ပစ္စည်း	၄	၂၀၃,၂၇၇,၉၈၃.၀၀	၂၀၇,၉၈၁,၇၆၀.၅၀
ရင်းနှီးမြှုပ်နှံမှု	၅	၉,၇၆၇,၈၄၃,၆၀၀.၀၀	၉,၁၄၇,၈၀၂,၅၀၀.၀၀
		၉,၉၇၁,၁၂၁,၅၈၃.၀၀	၉,၃၅၅,၇၈၄,၂၆၀.၅၀
လက်ငင်းရပိုင်ခွင့်များ			
ကြိုတင်ပေး	၆	၁,၁၀၀,၇၈၁,၄၈၀.၀၉	၆၉၃,၀၇၃,၈၈၀.၀၉
ရရန်ရှိစာရင်း	၇	၉၆၄,၉၁၁,၂၅၀.၁၉	၈၄၁,၀၉၄,၆၄၅.၈၄
ငွေနှင့်ဘဏ်လက်ကျန်	၈	၅၁,၁၇၃,၂၀၃.၉၈	၂၂၈,၂၇၁,၆၂၇.၂၀
		၂,၁၁၆,၈၆၅,၉၃၄.၂၆	၁,၇၆၂,၄၄၀,၁၅၃.၁၃
		၁၂,၀၈၇,၉၈၇,၅၁၇.၂၆	၁၁,၁၁၈,၂၂၄,၄၁၃.၆၃
ရင်းနှီးငွေနှင့် ပေးရန်တာဝန်များ			
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ		၅,၅၇၂,၈၉၅,၀၀၀.၀၀	၅,၅၇၂,၈၉၅,၀၀၀.၀၀
Fair value reserve	၉	၃,၆၁၀,၀၄၈,၂၇၈.၀၀	၂,၉၉၀,၀၀၇,၁၇၈.၀၀
အမြတ်လက်ကျန်		၁,၉၈၈,၁၅၅,၁၀၇.၃၄	၁,၆၇၂,၁၆၄,၂၈၂.၀၁
		၁၁,၁၇၁,၀၉၈,၃၈၅.၃၄	၁၀,၂၃၅,၀၆၆,၄၆၀.၀၁
လက်ငင်းပေးရန်တာဝန်များ			
ပေးရန်ရှိစာရင်း	၁၀	၁၄၇,၈၉၁,၆၂၀.၆၀	၁၄၆,၃၈၇,၅၈၈.၂၄
အခွန်လျာထားငွေ	၁၁	၇၆၈,၉၉၇,၅၁၁.၃၂	၇၃၆,၇၇၀,၃၆၅.၃၈
		၉၁၆,၈၈၉,၁၃၁.၉၂	၈၈၃,၁၅၇,၉၅၃.၆၂
		၁၂,၀၈၇,၉၈၇,၅၁၇.၂၆	၁၁,၁၁၈,၂၂၄,၄၁၃.၆၃

ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများကိုကြည့်ပါ။



Director

Golden Land East Asia Development
Public Company Limited.



Tun Aung

Managing Director
Golden Land East Asia Development
Public Company Limited.

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်

ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

ငွေကြေး - မြန်မာကျပ်ငွေ

	မှတ်စု	၁-၄-၂၀၂၂ မှ ၃၁-၃-၂၀၂၃	၁-၁၀-၂၀၂၁ မှ ၃၁-၃-၂၀၂၂
ဝင်ငွေ			
တာဝါတိုင်တည်ဆောက်ခြင်းမှရငွေ		၇၅,၂၂၆,၇၇၁.၉၅	-
တညင်းကုန်းအဆောက်အဦဆောက်လုပ်ခြင်းမှရငွေ	၁၂	၃၀၉,၂၆၁,၆၂၀.၀၀	၃၆၆,၆၉၉,၂၀၀.၀၀
တညင်းကုန်းအဆောက်အဦဆောက်လုပ်ခြင်း		(၁၂၈,၇၁၁,၆၀၀.၀၀)	(၁၄၉,၆၁၇,၃၈၈.၀၀)
အတွက် ဒဂုံမှပံ့ပိုးပေးသော ပစ္စည်းတန်ဖိုး		(၁၂,၁၇၉,၈၄၇.၂၄)	(၁၀,၈၅၄,၀၉၀.၆၀)
ကုန်သွယ်လုပ်ငန်းခွန်		၂၄၃,၅၉၆,၉၄၄.၇၁	၂၀၆,၂၂၇,၇၂၁.၄၀
တာဝါတိုင်တည်ဆောက်ခြင်းအတွက်ကုန်ကျစရိတ်		(၉၁,၈၁၆,၁၀၀.၈၆)	-
တညင်းကုန်းအဆောက်အဦဆောက်လုပ်ခြင်းကုန်ကျစရိတ်		(၁၃၄,၁၆၃,၂၀၀.၀၀)	(၁၇၀,၆၆၀,၀၀၀.၀၀)
အကြမ်းအမြတ်		၁၇,၆၁၇,၆၄၃.၈၅	၃၅,၅၆၇,၇၂၁.၄၀
အကျိုးတူပူးပေါင်းဆောင်ရွက်မှုမှရငွေ		၁၀၀,၀၀၀,၀၀၀.၀၀	၃၀,၀၀၀,၀၀၀.၀၀
အခြားရငွေ	၁၃	၃၉,၄၉၁,၆၃၂.၅၆	၁၅,၄၇၉,၉၂၃.၄၃
		၁၅၇,၁၀၉,၂၇၆.၄၁	၈၁,၀၄၇,၆၄၄.၈၃
အသုံးစရိတ်များ			
စီမံခန့်ခွဲမှုစရိတ်	၁၄	(၆၅,၉၈၅,၁၉၁.၄၀)	(၂၂,၄၂၉,၉၁၆.၀၀)
		(၆၅,၉၈၅,၁၉၁.၄၀)	(၂၂,၄၂၉,၉၁၆.၀၀)
အခွန်မလျာထားမီ အသားတင်အမြတ်/(အရှုံး)		၉၁,၁၂၄,၀၈၅.၀၁	၅၈,၆၁၇,၇၂၈.၈၃
ဝင်ငွေခွန်		(၂၀,၀၄၇,၂၉၈.၇၀)	(၁၂,၈၉၅,၉၀၀.၃၄)
အခွန်လျာထားပြီးအသားတင်အမြတ်ငွေ		၇၁,၀၇၆,၇၈၆.၃၁	၄၅,၇၂၁,၈၂၈.၄၉
အမြတ်ဝေစုရရှိခြင်း	၁၅	၂၄၀,၀၀၀,၀၀၀.၀၀	၁၇၇,၁၅၄,၆၀၀.၀၀
နိုင်ငံခြားငွေလဲလှယ်နှုန်းခြားနားငွေ		၄,၉၁၄,၀၃၉.၀၂	(၂,၄၃၇,၀၆၃.၃၆)
နှစ်ဆုံးရှိအမြတ်		၃၁၅,၉၉၀,၈၂၅.၃၃	၂၂၀,၄၃၉,၃၆၅.၁၃
အခြားဝင်ငွေအလုံးစုံရှင်းတမ်း			
နှစ်ဆုံးရှိအမြတ်		၃၁၅,၉၉၀,၈၂၅.၃၃	၂၂၀,၄၃၉,၃၆၅.၁၃
Fair value reserve			
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်းပတ်ဘလစ်		၃,၄၁၀,၀၄၈,၂၇၈.၀၀	၂,၇၉၀,၀၀၇,၁၇၈.၀၀
ကုမ္ပဏီ လီမိတက်			
မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်ကုမ္ပဏီလီမိတက်		၂၀၀,၀၀၀,၀၀၀.၀၀	၂၀၀,၀၀၀,၀၀၀.၀၀
		၃,၆၁၀,၀၄၈,၂၇၈.၀၀	၂,၉၉၀,၀၀၇,၁၇၈.၀၀
စုစုပေါင်းဝင်ငွေအလုံးစုံ		၃,၉၂၆,၀၃၉,၁၀၃.၃၃	၃,၂၁၀,၄၄၆,၅၄၃.၁၃

ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများကိုကြည့်ပါ။

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၃ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်

အစုရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း

ငွေကြေး - မြန်မာကျပ်ငွေ

	၁-၄-၂၀၂၂ မှ ၃၁-၃-၂၀၂၃	၁-၁၀-၂၀၂၁ မှ ၃၁-၃-၂၀၂၂
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ		
စာရင်းဖွင့်	၅,၅၇၂,၈၉၅,၀၀၀.၀၀	၅,၅၇၂,၈၉၅,၀၀၀.၀၀
နှစ်အတွင်းရှယ်ယာထပ်မံထည့်ဝင်ငွေ	-	-
	၅,၅၇၂,၈၉၅,၀၀၀.၀၀	၅,၅၇၂,၈၉၅,၀၀၀.၀၀
အမြတ်လက်ကျန်		
စာရင်းဖွင့်	၁,၆၇၂,၁၆၄,၂၈၂.၀၁	၁,၄၅၁,၇၂၄,၉၁၆.၈၈
ယခုနှစ်အသားတင်အမြတ်	၃၁၅,၉၉၀,၈၂၅.၃၃	၂၂၀,၄၃၉,၃၆၅.၁၃
အမြတ်ဝေစုထုတ်ပေးခြင်း	-	-
	၁,၉၈၈,၁၅၅,၁၀၇.၃၄	၁,၆၇၂,၁၆၄,၂၈၂.၀၁
Fair value reserve	၃,၆၁၀,၀၄၈,၂၇၈.၀၀	၂,၉၉၀,၀၀၇,၁၇၈.၀၀
	၅,၅၉၈,၂၀၃,၃၈၅.၃၄	၄,၆၆၂,၁၇၁,၄၆၀.၀၁
စာရင်းပိတ်လက်ကျန်	၁၁,၁၇၁,၀၉၈,၃၈၅.၃၄	၁၀,၂၃၅,၀၆၆,၄၆၀.၀၁

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၃ ခုနှစ် မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

ငွေသားစီးဆင်းမှုရှင်းတမ်း

ငွေကြေး - မြန်မာကျပ်ငွေ

	၁-၄-၂၀၂၂ မှ ၃၁-၃-၂၀၂၃	၁-၁၀-၂၀၂၁ မှ ၃၁-၃-၂၀၂၂
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အသားတင်အမြတ်/(အရှုံး)	၇၁,၀၇၆,၇၈၆.၃၂	၄၅,၇၂၁,၈၂၈.၄၉
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဆင်းမှုများကိုက်ညီရေးဆွဲချက်များ		
တန်ဘိုးလျော့	၅,၅၅၃,၇၇၇.၅၀	၂,၇၄၃,၃၃၂.၀၀
ပုံသေပိုင်ပစ္စည်းပယ်ဖျက်ခြင်း	-	၄.၀၀
နိုင်ငံခြားငွေတန်ဖိုးသင့်ခြင်း	၄,၉၁၄,၀၃၉.၀၂	(၂,၄၃၇,၀၆၃.၃၆)
လက်ငင်းရပိုင်ခွင့် (အတိုး)/အလျော့		
ကြိုတင်ပေးစာရင်း	(၄၀၇,၇၀၇,၆၀၀.၀၀)	၆၇,၆၄၁,၉၁၃.၀၀
ရရန်ရှိစာရင်း	(၁၂၃,၈၁၆,၆၀၄.၃၅)	၁၇,၄၇၄,၆၃၁.၅၂
ပေးရန်တာဝန်များအတိုး/(အလျော့)		
ပေးရန်ရှိစာရင်း	၁,၅၀၄,၀၃၂.၃၆	(၈,၁၄၉,၄၅၄.၄၀)
ကြိုတင်ရတည်းကုန်း	-	(၁၀၈,၈၂၉,၄၆၉.၀၀)
အခွန်လျာထားငွေ	၃၂,၂၂၇,၁၄၅.၉၃	၂၃,၇၄၉,၉၉၀.၉၄
ကြိုတင်ခွန်ပေးသွင်းခြင်း	-	-
လုပ်ငန်းဆောင်ရွက်ချက်များအရအသားတင်ငွေသား	(၄၁၆,၂၄၈,၄၂၃.၂၂)	၃၇,၉၁၅,၇၁၃.၁၉
စီးဝင်မှု/(အသုံးပြုမှု)		
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရငွေသားစီးဆင်းမှုများ		
အမြတ်ဝေစုရငွေ	၂၄၀,၀၀၀,၀၀၀.၀၀	၁၇၇,၁၅၄,၆၀၀.၀၀
ရင်းနှီးမြှုပ်နှံမှု	-	-
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရငွေသား	၂၄၀,၀၀၀,၀၀၀.၀၀	၁၇၇,၁၅၄,၆၀၀.၀၀
စီးဝင်မှု/(အသုံးပြုမှု)		
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရငွေသားစီးဝင်မှုများ		
အမြတ်ဝေစုထုတ်ပေးငွေ	-	-
ပုံသေပိုင်ပစ္စည်းရောင်းရငွေ/(ဝယ်ယူခြင်း)	(၈၅၀,၀၀၀.၀၀)	(၂၁၀,၀၀၀,၀၀၀.၀၀)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရအသားတင်ငွေသား	(၈၅၀,၀၀၀.၀၀)	(၂၁၀,၀၀၀,၀၀၀.၀၀)
စီးဝင်မှု/(အသုံးပြုမှု)		
ငွေသားအသားတင်တိုး/(လျော့)	(၁၇၇,၀၉၈,၄၂၃.၂၂)	၅,၀၇၀,၃၁၃.၁၉
နှစ်စရှိငွေနှင့်ဘဏ်လက်ကျန်	၂၂၈,၂၇၁,၆၂၇.၂၀	၂၂၃,၂၀၁,၃၁၄.၀၁
နှစ်ဆုံးရှိငွေနှင့်ဘဏ်လက်ကျန် (မှတ်စု ၈)	၅၁,၁၇၃,၂၀၃.၉၈	၂၂၈,၂၇၁,၆၂၇.၂၀

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၁။ အထွေထွေ

နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမဏ္ဍိုင်ပြု၍ကုမ္ပဏီ၏အကျိုး၊ အစုရှယ်ယာဝင်များ၏အကျိုးကိုရေးရှု၍ တိုင်းရင်းသားပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များဖြင့် စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုလုပ်ကိုင်ရန် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပေးရန်တာဝန်ကို ကန့်သတ်ထားသည့်အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီဖြစ်ပါသည်။ ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်သည်အစုရှယ်ယာ များဖြင့်ပေးရန်တာဝန်များကို ကန့်သတ်ထားသောအများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ မြန်မာကုမ္ပဏီများဥပဒေအရ ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ကုမ္ပဏီသည် မှတ်ပုံတင်အမှတ် ၁၁၅၀၇၅၆၆၇ ဖြင့် ပြန်လည်မှတ်ပုံတင်ပြီးဖြစ်ပါသည်။ ကုမ္ပဏီသည် ခွင့်ပြုသော ကုန်ပစ္စည်းများနှင့်ထုတ်ကုန်များကို မိမိတစ်ဦးတည်းဖြစ်စေ၊ မည်သည့်ပြည်တွင်း၊ ပြည်ပပုဂ္ဂိုလ်များနှင့်ဖက်စပ်၍ဖြစ်စေ သွင်းကုန်လုပ်ငန်းရှင်များ၊ ထုတ်ကုန်လုပ်ငန်းရှင်များ၊ လက်လီလက်ကားရောင်းသူများ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ရန် တည်ထောင်ခဲ့ပါသည်။

မှတ်ပုံတင်ထားသော ကုမ္ပဏီ၏လိပ်စာသည် အမှတ် (၂၆၈) ၊ ပြည်လမ်း၊ ဒဂုံစင်တာ (၂) ၊ ၈ လွှာ၊ အခန်းအမှတ် (၈/E) ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

စာရင်းစစ်ဆေးသည့်စာရင်းကာလမှာ ၁-၄-၂၀၂၂ မှ ၃၁-၃-၂၀၂၃ အထိဖြစ်ပါသည်။

၂။ အရေးပါသောစာရင်းပိုင်းဆိုင်ရာမူဝါဒအကျဉ်းချုပ်

စာရင်းရေးဆွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ

ပူးတွဲပါဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (Myanmar Financial Reporting Standards) နှင့်အညီ ဖော်ပြထားပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကို ပြီးခဲ့သည့်ဖြစ်ရပ်များအပေါ်အခြေခံသည့်လုပ်ထုံးလုပ်နည်း (Historical Cost Convention) အရ ရေးဆွဲဖော်ပြထားပါသည်။

နိုင်ငံခြားငွေကြေးအားပြောင်းလဲသတ်မှတ်ခြင်း

လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေးနှင့်စာရင်းတင်ဖော်ပြသည့်ငွေကြေး

(Functional and presentation currency)

ကုမ္ပဏီမှလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသော စီးပွားရေးပတ်ဝန်းကျင်၏ငွေကြေးဖြစ်သော မြန်မာကျပ်ငွေကို လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေး (Functional currency)ဟုသတ်မှတ်ပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကိုလည်း လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေးဖြစ်သောမြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

လုပ်ငန်းဆောင်ရွက်ချက်နှင့် စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့်ပြုလုပ်သော လုပ်ငန်းလုပ်ဆောင်ချက်များကို လုပ်ဆောင်ချက်ဖြစ်ပေါ်သည့်နေ့တွင် ရှိသောငွေလဲနှုန်းဖြင့်လုပ်ငန်းဆောင်ရွက်သည့် ငွေကြေးအဖြစ်သို့ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့် ဖော်ပြသောငွေကြေးနှင့်ဆိုင်သည့် ပိုင်ဆိုင်ပစ္စည်းနှင့် ပေးရန်တာဝန်များကို ဘဏ္ဍာရေး နှစ်ကုန်ဆုံးချိန်ရှိ ငွေလဲနှုန်းဖြင့်ပြောင်းလဲချက်နှင့်၊ ၎င်းနိုင်ငံခြားငွေကြေးများကို စာရင်းရှင်းလင်းရာမှ ဖြစ်ပေါ်လာသော နိုင်ငံခြားငွေအရုံး၊ အမြတ်များကိုဝင်ငွေရှင်းတမ်းတွင် စာရင်းရေးသွင်း ထားပါသည်။

ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်း

ကုမ္ပဏီ၏ဘဏ္ဍာရေးနှစ်ကို စက်တင်ဘာလ (ယခင်ဘဏ္ဍာရေးနှစ်ကုန်) မှ မတ်လ (လက်ရှိဘဏ္ဍာရေး နှစ်ကုန်)သို့ ပြောင်းလဲခဲ့ပါသည်။ ထို့ကြောင့် ယခုဘဏ္ဍာရေးရှင်းတမ်းသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ်စာ စာရင်းများ ဖြစ်ပါသည်။ နှိုင်းယှဉ်ထားသော ဘဏ္ဍာရေးရှင်းတမ်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ စာရင်းကာလ ခြောက်လစာ ဖြစ်ပါသည်။ ထို့ကြောင့် အစီရင်ခံစာတွင် ဖော်ပြထားသော ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ ရန်ပုံငွေပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှု ရှင်းတမ်းနှင့် အခြားရှင်းလင်းဖော်ပြထားသောမှတ်စုများအား နှိုင်းယှဉ်၍မရပါ။

ဘဏ္ဍာနှစ် အပြောင်းအလဲသည် အစိုးရမှ ပြဋ္ဌာန်းထားသော ဘဏ္ဍာရေးနှစ် အပြောင်းအလဲကြောင့် ဖြစ်သည်။

ကုန်လက်ကျန်

ကုန်လက်ကျန်များကို ကုန်ကျတန်ဖိုး (သို့မဟုတ်) ရောင်းရနိုင်မည့်အသားတင်တန်ဖိုး ၂ခု အနက် နည်းရာဖြင့် တန်ဖိုးသင့်ပါသည်။

ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့ကို နုတ်၍ဖော်ပြထားသည်။ တန်ဖိုးလျော့ကို ပုံသေပိုင်ဆိုင်ပစ္စည်း၏ ခန့်မှန်းအသုံးဝင်မှုသက်တမ်းအပေါ်တွင်မူတည်၍ မျဉ်းဖြောင့်နည်းဖြင့် တွက်ချက်ပါသည်။

တန်ဖိုးလျော့နှုန်းများမှာ တစ်ဖက်ပါအတိုင်းဖြစ်ပါသည်။

ပရိဘောဂ	၁၀%
ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ	၁၀%
စက်နှင့်စက်ပစ္စည်းများ	၁၅%
တယ်လီဖုန်းနှင့်ဖက်(စ်)	၁၅%
ရုံးခန်း	၂.၅%

ပုံသေပိုင်ပစ္စည်းများကို တန်ဖိုးလျော့ကျဆင်းမှုရှိ-မရှိ အခါအားလျော်စွာ လေ့လာဆန်းစစ်ပါသည်။ ဆက်လက် သယ်ဆောင်သောတန်ဖိုးသည် အမှန်တကယ်ပြန်လည်ရရှိနိုင်မည့် တန်ဖိုးထက်များ နေပါက အမှန်တကယ် ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထိရောက်အောင်တန်ဖိုးကို ချက်ချင်းလျော့ချပါသည်။ ပုံသေပိုင်ပစ္စည်း ရောင်းချရာမှပေါ်ပေါက်လာသော အရုံးအမြတ်ကို ၎င်းတို့၏ဆက်လက်သယ်ဆောင် သည့်တန်ဖိုးအား ရည်ညွှန်း၍သတ်မှတ်ထားပြီး လုပ်ငန်းလုပ်ဆောင်မှု အမြတ်သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားပါသည်။ ပြုပြင်ခြင်းနှင့် အသစ်လဲလှယ်ခြင်းများကို အသုံးစရိတ်ကျခံသည့် အချိန်တွင် ဝင်ငွေစာရင်းတွင် ရေးသွင်းထားပါသည်။

ရင်းနှီးမြှုပ်နှံမှု

ဘဏ္ဍာရေးရန်ပုံငွေများကို ကနဦးစာရင်းရေးသွင်းသောအခါ အဖွဲ့အစည်းသည် ၎င်း၏မူရင်းတန်ဖိုး (cost) ဖြင့်ဖော်ပြထားပါသည်။ ရင်းနှီးမြှုပ်နှံမှုများကို သင့်တင့်သောတန်ဖိုး (fair value) အား ခိုင်မာစွာ ခန့်မှန်းရန် ဈေးကွက်တွင်အတိအကျသိနိုင်ပါက သင့်တင့်သောတန်ဖိုး (fair value) ဖြင့်တန်ဖိုးသင့် ထားပြီး သင့်တင့်သောတန်ဖိုး (fair value) အား ခိုင်မာစွာခန့်မှန်းရန် နည်းလမ်းအား ဈေးကွက်တွင် အတိအကျမရနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို တန်ဖိုးရင်းမှ ဆုံးရှုံးမှုကို နှုတ်ယူခြင်းစနစ်ဖြင့်စာရင်းတင်ပါသည်။

ငွေလက်ကျန်

ငွေလက်ကျန်တွင် လက်ဝယ်ရှိငွေသားလက်ကျန်နှင့် ဘဏ်များရှိငွေသားလက်ကျန်များ ပါဝင်ပါသည်။

ဝင်ငွေအဖြစ်စာရင်းဖော်ဆောင်ခြင်း

ဝင်ငွေအဖြစ်စာရင်းရေးသွင်းရာ၌ လုပ်ငန်းဆောင်ရွက်မှု၏ အကျိုးအမြတ်များသည် အဖွဲ့အစည်းသို့ စီးဝင် လာဖွယ်ရှိခြင်းနှင့် ဝင်ငွေ၏ပမာဏကို ခိုင်ခိုင်မာမာတွက်ချက်နိုင်မှသာလျှင် ဝင်ငွေအဖြစ် စာရင်းရေးသွင်း ပါသည်။ ဆောက်လုပ်ရေးကန်ထရိုက်တစ်ခု၏ရလဒ် (outcome) ကို ခိုင်ခိုင်မာမာခန့်မှန်းနိုင်သောအခါ လက်ကျန် ရှင်းတမ်းနေ့ရက်တွင် လုပ်ငန်းပြီးစီးသည့် (state of completion) ဖြင့် ဆောက်လုပ်ရေး လုပ်ငန်း၏ ဝင်ငွေ (revenue) နှင့် ကုန်ကျငွေ (cost) တို့ကို အသိအမှတ်ပြု စာရင်းရေးသွင်းပါသည်။

ပတ်သက်ဆက်နွယ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်

ပတ်သက်ဆက်နွယ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်ဆိုသည်မှာ-

- (က) တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပိုသောအဖွဲ့မှ
 - (၁) ထိန်းချုပ်မှုများ တစ်ဦးတစ်ယောက်မှထိန်းချုပ်ခြင်း (သို့မဟုတ်) အဖွဲ့အစည်းမှပူးတွဲထိန်းချုပ်ခြင်း၊ (ဤတွင်မိခင်ကုမ္ပဏီများ၊ လက်အောက်ခံများနှင့် အဆင့်တူလက်အောက်ခံများ)
 - (၂) ဩဇာလွှမ်းမိုးသောအဖွဲ့အစည်းပေါ်တွင်အကျိုးခံစားခွင့်ရှိခြင်း၊
 - (၃) အဖွဲ့အစည်းပေါ်တွင် ပူးတွဲထိန်းချုပ်ပိုင်ခွင့်ရှိခြင်း၊
- (ခ) အဖွဲ့အစည်းသည် လုပ်ငန်း၏ပူးတွဲအဖွဲ့အစည်းဖြစ်ခြင်း၊
- (ဂ) အဖွဲ့အစည်းသည် ဖက်စပ်လုပ်ငန်းဖြစ်ပြီး ယင်းလုပ်ငန်း၏ ဖက်စပ်ဝင်တစ်ဦးဖြစ်ခြင်း၊
- (ဃ) အဖွဲ့အစည်းသည်လုပ်ငန်း (သို့မဟုတ်) မိခင်ကုမ္ပဏီ၏စီမံခန့်ခွဲမှုတွင်အဓိကတာဝန်ရှိသူဖြစ်ခြင်း၊
- (င) အဖွဲ့အစည်းသည် (က) သို့မဟုတ် (ဃ) တွင် ရည်ညွှန်းထားသောမိသားစု (သို့မဟုတ်) တစ်ဦး ဦးနှင့်ရင်းနှီးသော မိသားစုဝင်ဖြစ်ခြင်း၊
- (စ) အဖွဲ့အစည်းသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ (ဃ) သို့မဟုတ် (င) တွင် ရည်ညွှန်းထားသောတစ်ဦးတစ်ယောက်၏ ထိန်းချုပ်မှု (သို့မဟုတ်) ဩဇာလွှမ်းမိုးခံရသော (သို့မဟုတ်) ထိုအဖွဲ့အစည်းတွင် အထင်ကရမဲပေးပိုင်ခွင့်ရှိသူ၏ ဩဇာလွှမ်းမိုးခံရခြင်း၊
- (ဆ) အဖွဲ့အစည်းသည် ဝန်ထမ်းအကျိုးအလို့ငှာ တာဝန်ထမ်းဆောင်ကာလနောက်ပိုင်း ဝန်ထမ်းများ၏အကျိုးစီးပွားအတွက် စီမံကိန်းဆောင်ရွက်သူဖြစ်ခြင်း (သို့မဟုတ်) လုပ်ငန်းချင်း ဆက်စပ်မှုရှိသော မည်သည့်အဖွဲ့အစည်းမဆိုဖြစ်ပါသည်။

၃။ Financial Risk Management

ကုမ္ပဏီ၏ Financial risk များကို စီမံခန့်ခွဲနေစဉ်အတွင်း လုပ်ငန်းဖွံ့ဖြိုးရေးအတွက် လုံလောက်သော ငွေကြေးဆိုင်ရာ အရင်းအမြစ်များရရှိနိုင်မှုကို သေချာစေရန် ကုမ္ပဏီ၏ Financial Risk Policy စီမံခန့်ခွဲသည့်မူဝါဒအရ ကြိုးပမ်းသည်။ ကုမ္ပဏီမှ ရင်ဆိုင်နေရသော အဓိကဘဏ္ဍာရေး risk နယ်ပယ်များနှင့် ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်နှင့် သက်ဆိုင်သော မူဝါဒမှာအောက်ပါအတိုင်း ဖြစ်ပါသည်။

Foreign exchange risk

ကုမ္ပဏီသည် နိုင်ငံခြားငွေဖြင့်သတ်မှတ်ဖော်ပြထားသည့် ကြီးမားသည့်လုပ်ငန်းဆောင်ရွက်မှု၊ ပိုင်ဆိုင်ပစ္စည်းများ(သို့)ပေးရန်တာဝန်များမရှိပါ။ ထို့ကြောင့် ကုမ္ပဏီသည် နိုင်ငံခြားငွေလဲလှယ်မှု risk နှင့် ကြုံတွေ့ရခြင်းမရှိပါ။

Interest rate risk

ငွေစုဘဏ်အပ်ငွေနှင့် ချေးငွေများအတွက် အတိုးဝင်ငွေနှင့် ကုန်ကျစရိတ်များကိုထိရောက်သည့် အတိုးတွက်နည်းအား အသုံးပြု၍အတိုးကျသင့်တန်ဖိုးဖြင့်တိုင်းတာပြီး ဝင်ငွေရှင်းတမ်းတွင် ဖော်ပြပါမည်။

Credit risk

စာရင်းရေးသွင်း ထားသော ငွေကြေးနှင့်သက်ဆိုင်သည့် ရပိုင်ခွင့်များနှင့် ဆက်နွယ်လျှက်ရှိသော အများဆုံး Credit risk မှာ လက်ကျန်ရှင်းတမ်းတွင် ဖော်ပြထားသည့်ဆက်လက်သယ်ဆောင်သောတန်ဖိုး ဖြစ်ပါသည်။

Liquidity and cash flow risk

ငွေသားစီးဆင်းမှု အတက်အကျ၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေရန်နှင့် လုပ်ငန်းအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့နိုင်ရန် ကုမ္ပဏီ၏စီမံခန့်ခွဲသူများမှ လုံလောက်မှုရှိသည်ဟု ယူဆသော လက်ကျန်ငွေများကို ကုမ္ပဏီ မှ စောင့်ကြည့်စစ်ဆေးပါသည်။

၄။ ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်း အသေးစိတ်စာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။

အကြောင်းအရာ	ပရိဘောဂ	ကွန်ပျူတာနှင့် အသုံးအဆောင်ပစ္စည်း	စက်နှင့် စက်ပစ္စည်းများ	တယ်လီဖုန်းနှင့် ဖက်(စ်)	ရုံးခန်း	စုစုပေါင်း
မူရင်းတန်ဖိုး						
၃၀-၀၉-၂၀၂၁	၇,၁၆၈,၈၅၀.၀၀	၅,၅၆၈,၂၀၀.၀၀	၃,၂၉၃,၂၅၀.၀၀	၁၁,၇၅၁,၇၆၀.၀၀	-	၂၇,၇၈၂,၀၆၀.၀၀
နှစ်အတွင်းဝယ်	-	-	-	-	၂၁၀,၀၀၀,၀၀၀.၀၀	၂၁၀,၀၀၀,၀၀၀.၀၀
Write off	(၆၉၀,၀၀၀.၀၀)	(၂,၉၆၉,၂၀၀.၀၀)	(၂၂၇,၀၀၀.၀၀)	(၁၁,၂၁၅,၀၀၀.၀၀)	-	(၁၅,၁၁၁,၂၀၀.၀၀)
၃၁-၀၃-၂၀၂၂	၆,၄၇၈,၈၅၀.၀၀	၂,၅၉၉,၀၀၀.၀၀	၃,၀၆၆,၂၅၀.၀၀	၅၃၆,၇၆၀.၀၀	၂၁၀,၀၀၀,၀၀၀.၀၀	၂၂၂,၆၈၀,၈၆၀.၀၀
နှစ်အတွင်းဝယ်	-	၈၅၀,၀၀၀.၀၀	-	-	-	၈၅၀,၀၀၀.၀၀
၃၁-၀၃-၂၀၂၃	၆,၄၇၈,၈၅၀.၀၀	၃,၄၄၉,၀၀၀.၀၀	၃,၀၆၆,၂၅၀.၀၀	၅၃၆,၇၆၀.၀၀	၂၁၀,၀၀၀,၀၀၀.၀၀	၂၂၃,၅၃၀,၈၆၀.၀၀
စုစုပေါင်းတန်ဖိုးလျော့						
၃၀-၀၉-၂၀၂၁	၇,၁၆၈,၈၅၀.၀၀	၅,၃၇၈,၅၂၀.၀၀	၂,၈၁၈,၂၄၉.၀၀	၁၁,၆၉၁,၃၇၃.၅၀	-	၂၇,၀၅၆,၉၆၃.၅၀
နှစ်အတွင်းတန်ဖိုးလျော့	-	၂၁,၀၇၅.၀၀	၅၇,၀၀၀.၀၀	၄၀,၂၅၇.၀၀	၂,၆၂၅,၀၀၀.၀၀	၂,၇၄၃,၃၃၂.၀၀
Write off	(၆၈၉,၉၉၉.၀၀)	(၂,၉၆၉,၁၉၉.၀၀)	(၂၂၆,၉၉၉.၀၀)	(၁၁,၂၁၄,၉၉၉.၀၀)	-	(၁၅,၁၁၁,၁၉၆.၀၀)
၃၁-၀၃-၂၀၂၂	၆,၄၇၈,၈၅၀.၀၀	၂,၄၃၀,၃၉၇.၀၀	၂,၆၄၈,၂၅၀.၀၀	၅၁၆,၆၃၁.၅၀	၂,၆၂၅,၀၀၀.၀၀	၁၄,၆၉၉,၀၉၉.၅၀
နှစ်အတွင်းတန်ဖိုးလျော့	-	၁၆၉,၆၅၀.၀၀	၁၁၄,၀၀၀.၀၀	၂၀,၁၂၇.၅၀	၅,၂၅၀,၀၀၀.၀၀	၅,၅၅၃,၇၇၇.၅၀
၃၁-၀၃-၂၀၂၃	၆,၄၇၈,၈၅၀.၀၀	၂,၆၀၀,၀၄၇.၀၀	၂,၇၆၂,၂၅၀.၀၀	၅၃၆,၇၅၉.၀၀	၇,၈၇၅,၀၀၀.၀၀	၂၀,၂၅၂,၈၇၇.၀၀
အသားတင်တန်ဖိုး						
၃၁-၀၃-၂၀၂၃	၂၉.၀၀	၈၄၈,၉၅၃.၀၀	၃၀၄,၀၀၀.၀၀	၁.၀၀	၂၀၂,၁၂၅,၀၀၀.၀၀	၂၀၃,၂၇၇,၉၈၃.၀၀
၃၁-၀၃-၂၀၂၂	၂၉.၀၀	၁၆၈,၆၀၃.၀၀	၄၁၈,၀၀၀.၀၀	၂၀,၁၂၈.၅၀	၂၀၇,၃၇၅,၀၀၀.၀၀	၂၀၇,၉၈၁,၇၆၀.၅၀

၅။ ရင်းနှီးမြှုပ်နှံမှု

ရင်းနှီးမြှုပ်နှံမှုစာရင်းအသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၂၃	၂၀၂၂
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်း ပတ်ဘလစ်ကုမ္ပဏီလီမိတက် (၁,၇၇၁,၅၄၆ စု)	၅,၄၉၁,၇၉၂,၆၀၀.၀၀	၄,၈၇၁,၇၅၁,၅၀၀.၀၀
မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ် ကုမ္ပဏီလီမိတက် (၂,၀၀၀,၀၀၀စု)	၂,၂၀၀,၀၀၀,၀၀၀.၀၀	၂,၂၀၀,၀၀၀,၀၀၀.၀၀
မြန်မာနေရှင်နယ်တယ်လီကွန်းဟိုး(လ်)ဒင်းစ် ပတ်ဘလစ်ကုမ္ပဏီလီမိတက် (၂,၀၇၆,၀၅၁ စု)	၂,၀၇၆,၀၅၁,၀၀၀.၀၀	၂,၀၇၆,၀၅၁,၀၀၀.၀၀
	၉,၇၆၇,၈၄၃,၆၀၀.၀၀	၉,၁၄၇,၈၀၂,၅၀၀.၀၀

မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်ကုမ္ပဏီလီမိတက်တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို ရန်ကုန်စတော့အိတ်ချိန်းတွင် ၃၁-၃-၂၀၂၃ နေ့တွင် အရောင်းအဝယ်ဖြစ်သော ဈေးနှုန်း (Fair value) ဖြင့်တန်ဖိုးသင့်ထားပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်ကုမ္ပဏီလီမိတက်တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို ၃၁-၃-၂၀၂၃ နေ့တွင် ရောင်းဝယ်၍ ရသောဈေးနှုန်းဖြင့် တန်ဖိုးသင့်ထားပါသည်။

မြန်မာနေရှင်နယ်တယ်လီကွန်းဟိုးဒင်းပတ်ဘလစ်ကုမ္ပဏီလီမိတက်နှင့်မြန်မာအဂရီအလိုင်ရန် တာမင်နယ်ကုမ္ပဏီလီမိတက်တွင် ရင်းနှီးမြှုပ်နှံထားသော ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများကို တန်ဖိုးရင်းမှ ဆုံးရှုံးမှုနှုတ်ယူခြင်းစနစ် (at cost less impairment) ဖြင့်စာရင်းသင့်ထားပါသည်။

၆။ ကြိုတင်ပေး

ကြိုတင်ပေး စာရင်းအသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၂၃	၂၀၂၂
ကြိုတင်ပေး MAEX Right Share	၁၅၀,၀၀၀,၀၀၀.၀၀	-
*ဆန်စပါးလုပ်ငန်းအတွက် ကြိုတင်ထုတ်ငွေ	၆၈၉,၈၀၀,၀၀၀.၀၀	၄၃၉,၈၀၀,၀၀၀.၀၀
ဆောက်လုပ်ရေးလုပ်ငန်းအတွက်ကြိုတင်ထုတ်ငွေ	၇၄,၀၀၀,၀၀၀.၀၀	၇၆,၂၃၄,၄၀၀.၀၀
ကြိုတင်ပေးဝင်ငွေခွန်	၆၉,၇၄၁,၅၇၄.၀၉	၅၉,၇၄၁,၅၇၄.၀၉
ကြိုတင်ပေးကုန်သွယ်ခွန်	၈,၁၅၂,၃၆၄.၀၀	၈,၁၅၂,၃၆၄.၀၀
ကြိုတင်ပေးတာဝါတိုင်အသုံးစရိတ်	၈၉,၀၁၅,၅၄၂.၀၀	၈၉,၀၁၅,၅၄၂.၀၀
ကြိုတင်ပေးMRF အသင်းနှစ်စဉ်ကြေး	-	၅၀,၀၀၀.၀၀
ကြိုတင်ပေးထုတ်ကုန်သွင်းကုန်လိုင်စင်ကြေး	-	၈၀,၀၀၀.၀၀
ကြိုတင်ပေး UMFCCI နှစ်စဉ်ကြေး	၇၂,၀၀၀.၀၀	-
*သကြားတင်သွင်းရန်ကြိုတင်ငွေ	၂၀,၀၀၀,၀၀၀.၀၀	၂၀,၀၀၀,၀၀၀.၀၀
	၁,၁၀၀,၇၈၁,၄၈၀.၀၉	၆၉၃,၀၇၃,၈၈၀.၀၉

*ဆန်စပါးအတွက် ကာလတိုလုပ်ငန်း ဆောင်ရွက်ရန် ဦးစိန်ဝင်းလှိုင်မှ တာဝန်ခံထုတ်ယူဆောင်ရွက် လျက်ရှိသောလုပ်ငန်းလုပ်ကိုင်ငွေ ကျပ်သိန်း (၂,၀၀၀) နှင့် သကြားတင်သွင်းရန် ကြိုတင် ထုတ်ထားငွေကျပ်သိန်း (၂၀၀) အနက်မှ ၃၀-၃-၂၀၁၈ နေ့တွင် ကျပ် သိန်း (၆၀) နှင့် ၁၈-၇-၂၀၁၈ နေ့တွင် ကျပ် (၄၂) သိန်း ပြန်လည်ပေးသွင်းခဲ့ပါသည်။ ကျန်ငွေများအတွက်လည်း GLAD ကုမ္ပဏီ၏ ဒါရိုက်တာ များအနေနှင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားမကြီးအမှုဖြင့် တရားစွဲဆိုထား ပါသည်။

၇။ ရရန်ရှိစာရင်း

ရရန်ရှိစာရင်း အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၂၃	၂၀၂၂
အကျိုးတူပူးပေါင်းဆောင်ရွက်မှုမှရရန်ရှိ		
MYANMAR ACME Co., Ltd	၃၉၈,၄၇၅,၀၀၀.၀၀	၃၉၈,၄၇၅,၀၀၀.၀၀
ဒါရိုက်တာများမှ ယာယီစိုက်ထုတ်ပေးငွေ	(၅၇,၀၀၀,၀၀၀.၀၀)	(၅၇,၀၀၀,၀၀၀.၀၀)
*ဆန်စပါးလုပ်ငန်းဆောင်ရွက်မှုမှရရန်ရှိ	-	၁၂,၀၀၀,၀၀၀.၀၀
မြန်မာနေရှင်နယ်တယ်လီကွန်းဟိုး(လ်)ဒင်းစ်ပတ်ဘလစ်လီမိတက် (တာဝါတိုင်လုပ်ငန်း)	၄၉၈,၃၃၇,၅၇၉.၅၉	၄၇၇,၆၀၄,၉၈၆.၄၆
ရရန်ရှိဘဏ်တိုးငွေ	၁,၂၈၅,၁၀၅.၀၀	၁၁၁,၀၀၈.၄၁
မြန်မာနေရှင်နယ်တယ်လီကွန်းဟိုး(လ်)ဒင်းစ်ပတ်ဘလစ်လီမိတက်သို့ခေတ္တပေးငွေ	၃,၅၄၃,၇၈၅.၀၀	၃,၅၄၃,၇၈၅.၀၀
မြန်မာနေရှင်နယ်တယ်လီကွန်းဟိုး(လ်)ဒင်းစ်ပတ်ဘလစ်လီမိတက်သို့ခေတ္တပေးငွေအတွက် အတိုးရငွေ	၆၁၀,၇၄၅.၀၀	၃၀၅,၉၃၀.၃၇
တညင်းကုန်းအဆောက်အဦအတွက်	၁၁၉,၆၅၉,၀၃၅.၆၀	၆,၀၅၃,၉၃၅.၆၀
ဒဂုံအင်တာနေရှင်နယ်လီမိတက်မှရရန်ရှိငွေ		
	၉၆၄,၉၁၁,၂၅၀.၁၉	၈၄၁,၀၉၄,၆၄၅.၈၄

၈။ ငွေနှင့်ဘဏ်လက်ကျန်

ငွေနှင့်ဘဏ်လက်ကျန်စာရင်း အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၂၃	၂၀၂၂
ငွေလက်ကျန်	၁၂,၄၂၄,၃၅၉.၅၀	၁၂,၈၁၂,၄၁၉.၀၀
ဘဏ်လက်ကျန်	၃၈,၇၄၈,၈၄၄.၄၈	၂၁၅,၄၅၉,၂၀၈.၂၀
	၅၁,၁၇၃,၂၀၃.၉၈	၂၂၈,၂၇၁,၆၂၇.၂၀

၉။ Fair value reserve

Fair value reserve အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

	၂၀၂၃	၂၀၂၂
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်းပတ်ဘလစ်လီမိတက်		
စာရင်းဖွင့်	၂,၇၉၀,၀၀၇,၁၇၈.၀၀	၃,၅၈၇,၂၀၂,၈၇၈.၀၀
နှစ်အတွင်းတန်ဖိုးတိုးခြင်း /(တန်ဖိုးကျခြင်း)	၆၂၀,၀၄၁,၁၀၀.၀၀	(၇၉၇,၁၉၅,၇၀၀.၀၀)
နှစ်ဆုံးရှိတန်ဖိုး	၃,၄၁၀,၀၄၈,၂၇၈.၀၀	၂,၇၉၀,၀၀၇,၁၇၈.၀၀
မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက်		
စာရင်းဖွင့် (၂,၀၀၀,၀၀၀စုထုတ်ကျပ်၁၀၀)	၂၀၀,၀၀၀,၀၀၀.၀၀	၂၀၀,၀၀၀,၀၀၀.၀၀
နှစ်အတွင်းတန်ဖိုးတိုးခြင်း /တန်ဖိုးကျခြင်း	-	-
နှစ်ဆုံးရှိတန်ဖိုး (၂,၀၀၀,၀၀၀စုထုတ်ကျပ်၁၀၀)	၂၀၀,၀၀၀,၀၀၀.၀၀	၂၀၀,၀၀၀,၀၀၀.၀၀
နှစ်ဆုံးရှိလက်ကျန်	၃,၆၁၀,၀၄၈,၂၇၈.၀၀	၂,၉၉၀,၀၀၇,၁၇၈.၀၀

၁၀။ ပေးရန်ရှိစာရင်း

ပေးရန်ရှိစာရင်း အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

	၂၀၂၃	၂၀၂၂
လာရောက်ထုတ်ယူခြင်းမရှိသေးသောအမြတ်ဝေစု	၅၇,၉၂၂,၆၅၈.၀၀	၁၀၃,၃၁၀,၆၅၈.၀၀
WFPသို့ တင်ဒါဖြင့် ဆန်ပို့ခြင်းအတွက်အခွန်ပေးဆောင်	၄၇၉,၁၇၅.၆၀	၄၇၉,၁၇၅.၆၀
ရန်ကြိုတင်ယူထားငွေ		
ပေးရန်ရှိစရိတ်များ	၁၁,၄၇၆,၉၆၄.၁၄	၈,၀၇၈,၇၅၄.၆၄
ထပ်မံကုန်ကျမည့်တာဝါတိုင်စရိတ်	၆၉,၉၁၂,၈၂၂.၈၆	၂၂,၈၀၉,၀၀၀.၀၀
ဒါရိုက်တာထံမှ ခေတ္တယူငွေ	၈,၁၀၀,၀၀၀.၀၀	၅,၃၁၀,၀၀၀.၀၀
အဆောက်အဦဆောက်လုပ်ခြင်းအတွက် အုပ်ချုပ်မှုစရိတ်	-	၆,၄၀၀,၀၀၀.၀၀
	၁၄၇,၈၉၁,၆၂၀.၆၀	၁၄၆,၃၈၇,၅၈၈.၂၄

၁၁။ အခွန်လျာထားငွေ

အခွန်လျာထားငွေ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

	၂၀၂၃	၂၀၂၂
ကုန်သွယ်လုပ်ငန်းခွန်		
၂၀၁၂-၂၀၁၃ (ပြည်တွင်းအရောင်း)	၅၄,၀၆၈,၂၈၇.၀၀	၅၄,၀၆၈,၂၈၇.၀၀
၂၀၁၃-၂၀၁၄	၂၈,၈၈၇,၂၃၀.၀၀	၂၈,၈၈၇,၂၃၀.၀၀
၂၀၁၇-၂၀၁၈	၆,၇၇၅,၀၂၃.၆၅	၆,၇၇၅,၀၂၃.၆၅
၂၀၁၈-၂၀၁၉	၁၅,၉၉၁,၀၃၆.၂၅	၁၅,၉၉၁,၀၃၆.၂၅
စက်တင်ဘာ ၂၀၁၉	၂,၂၀၁,၇၃၃.၇၉	၂,၂၀၁,၇၃၃.၇၉
၂၀၁၉-၂၀၂၀	၃,၆၄၃,၅၅၃.၀၀	၃,၆၄၃,၅၅၃.၀၀
၂၀၂၁-၂၀၂၂	၁၀,၈၅၄,၀၉၀.၆၀	၁၀,၈၅၄,၀၉၀.၆၀
၂၀၂၂-၂၀၂၃	၁၂,၁၇၉,၈၄၇.၂၄	-
ဝင်ငွေခွန်		
၂၀၁၂-၂၀၁၃	၁၂,၄၈၀,၀၉၁.၂၈	၁၂,၄၈၀,၀၉၁.၂၈
၂၀၁၃-၂၀၁၄	၇၈,၅၀၉,၃၄၁.၁၂	၇၈,၅၀၉,၃၄၁.၁၂
၂၀၁၄-၂၀၁၅	၁၂၃,၄၂၂,၂၅၂.၃၀	၁၂၃,၄၂၂,၂၅၂.၃၀
၂၀၁၅-၂၀၁၆	၇၉,၇၉၁,၈၇၁.၅၇	၇၉,၇၉၁,၈၇၁.၅၇
၂၀၁၆-၂၀၁၇	၁၀,၀၀၉,၅၆၁.၀၅	၁၀,၀၀၉,၅၆၁.၀၅
၂၀၁၇-၂၀၁၈	၉,၈၇၅,၈၅၇.၇၃	၉,၈၇၅,၈၅၇.၇၃
၂၀၁၈-၂၀၁၉	၅,၈၆၆,၉၂၃.၂၆	၅,၈၆၆,၉၂၃.၂၆
၂၀၁၉-၂၀၂၀	၂,၄၅၅,၆၀၇.၆၄	၂,၄၅၅,၆၀၇.၆၄
၂၀၂၀-၂၀၂၁	၁,၄၈၇,၅၄၉.၂၇	၁,၄၈၇,၅၄၉.၂၇
၂၀၂၁-၂၀၂၂	၁၂,၈၉၅,၉၀၀.၃၄	၁၂,၈၉၅,၉၀၀.၃၄
၂၀၂၂-၂၀၂၃	၂၀,၀၄၇,၂၉၈.၇၀	-
အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ်ထမ်းဆောင်ရမည့်အခွန်	၂၀၂,၆၁၃,၆၀၃.၀၃	၂၀၂,၆၁၃,၆၀၃.၀၃
ရယ်ယာရောင်းခြင်းမှ မြတ်စွန်းငွေအပေါ်		
ထမ်းဆောင်ရမည့်အခွန်	၇၄,၉၄၀,၈၅၂.၅၀	၇၄,၉၄၀,၈၅၂.၅၀
	၇၆၈,၉၉၇,၅၁၁.၃၂	၇၃၆,၇၇၀,၃၆၅.၃၈

၁၂။ တညင်းကုန်းအဆောက်အဦဆောက်လုပ်ခြင်းမှရငွေ

တညင်းကုန်းအဆောက်အဦ ဆောက်လုပ်ခြင်းမှ ရငွေ ၃၀၉,၂၆၁,၆၂၀/- ကျပ်မှာ ကုမ္ပဏီနှင့် ဒဂုန်အင်တာနေရှင်နယ်လီမိတက်တို့သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်း သစ်သီးဝလံ ဟင်းသီးဟင်းရွက်၊ ပန်းမန် လက်ကားဈေး တည်ဆောက်ရေးစီမံကိန်းအတွက် သတ်မှတ်ထားသော နေရာ၌ (၄)ထပ် သံကူကရစ်အဆောက်အဦ(၅)လုံး ဆောက်လုပ်ရန်အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် နှစ်ဦးသဘောတူချုပ်ဆိုသော စာချုပ်အရ (၁)စတုရန်းပေလျှင် ဆောက်လုပ်ရန်ကုန်ကျစရိတ် (PAE နှုန်း) ကျပ် ၁၁၂၀၀/- (ကျပ် တစ်သောင်းတစ်ထောင် နှစ်ရာတိတိ)ဖြင့် သဘောတူထားသော အဆောက်အဦကုန်ကျစရိတ်ဖြစ်ပါသည်။ အဆိုပါ တန်ဖိုးတွင် လုပ်ငန်းအပ်နှံသူမှ ပံ့ပိုးထားသော အဓိက ပစ္စည်းများအား PAE BQပါ ဈေးနှုန်းအတိုင်း ပြန်လည်ခန့်မှန်းရန် သဘောတူကြပါသည်။

၁၃။ အခြားရငွေများ

အခြားရငွေများ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

	၁-၄-၂၀၂၂ မှ ၃၁-၃-၂၀၂၃	၁-၁၀-၂၀၂၁ မှ ၃၁-၃-၂၀၂၂
ရှယ်ယာလက်မှတ်ပြုလုပ်ခြင်းမှရငွေ	၁၀၀,၄၅၀.၀၀	၅၀,၀၀၀.၀၀
မြန်မာနေရှင်နယ်တယ်လီကွန်းဟိုး(လ်)ဒင်းစ် ပတ်ဘလစ်လီမိတက်သို့ခေတ္တပေးငွေအတွက် အတိုးရငွေ	၄၀၇,၅၃၅.၆၃	၂၀၃,၂၀၉.၃၇
တာဝါတိုင်လုပ်ငန်းမှ အခြားရငွေ	၃၁,၂၇၀,၀၀၄.၁၈	၁,၁၁၉,၅၈၀.၀၀
အဆောက်အဦဆောက်လုပ်ခြင်းမှ အခြားရငွေ	၃,၆၃၃,၀၀၀.၀၀	၁၃,၆၁၃,၀၅၂.၀၀
ဘဏ်တိုးရငွေ	၄,၀၈၀,၆၄၂.၇၅	၄၉၄,၀၈၂.၀၆
	၃၉,၄၉၁,၆၃၂.၅၆	၁၅,၄၇၉,၉၂၃.၄၃

၁၄။ စီမံခန့်ခွဲမှုစရိတ်

စီမံခန့်ခွဲမှုစရိတ်အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

	၁-၄-၂၀၂၂ မှ ၃၁-၃-၂၀၂၃	၁-၁၀-၂၀၂၁ မှ ၃၁-၃-၂၀၂၂
ဝန်ထမ်းလစာနှင့် ဆုကြေးငွေ	၁၇,၈၃၇,၈၀၀.၀၀	၉,၂၅၀,၀၀၀.၀၀
အသင်းဝင်ကြေး	၁၆၆,၀၀၀.၀၀	၁၃၁,၀၀၀.၀၀
မှတ်ပုံတင်ကြေးစရိတ်	၆၀,၀၀၀.၀၀	၁၁၀,၀၀၀.၀၀
နှစ်ပတ်လည်အထွေထွေအစည်းအဝေးကုန်ကျစရိတ်	၂,၁၄၈,၆၅၀.၀၀	၂,၀၈၇,၉၀၀.၀၀
ဘဏ်စရိတ်	၁၅၃,၂၀၀.၀၀	၁၇,၅၀၀.၀၀
မန်နေဂျင်းဒါရိုက်တာချီးမြှင့်ငွေ	၆,၀၀၀,၀၀၀.၀၀	၂,၅၀၀,၀၀၀.၀၀
ဧည့်ခံစရိတ်	၃၆၉,၇၁၁.၀၀	၉၉,၄၅၀.၀၀
လျှပ်စစ်မီတာခ	၉၈,၁၈၄.၅၀	-
ပြုပြင်ထိန်းသိမ်းစရိတ်	၅၇၈,၀၀၀.၀၀	၂၅,၀၀၀.၀၀
အခြားအထွေထွေစရိတ်	၁,၀၄၁,၁၃၇.၄၀	၂၆၄,၇၃၂.၀၀
အလှူငွေနှင့်လက်ဆောင်	၂၀၀,၀၀၀.၀၀	၃၇၇,၈၀၀.၀၀
အင်တာနက်စရိတ်	၄၇၃,၈၈၀.၀၀	၈၁,၂၅၈.၀၀
သတင်းစာနှင့်ဂျာနယ်	၂၀,၀၀၀.၀၀	-
ရုံးသုံးပစ္စည်းကုန်ကျစရိတ်	၄၄၀,၃၀၀.၀၀	၁၀၇,၆၀၀.၀၀
ခရီးစရိတ်	၂,၈၇၇,၉၀၀.၀၀	၈၇၈,၀၀၀.၀၀
စာရင်းစစ်ခ	၆,၃၀၀,၀၀၀.၀၀	၃,၀၀၀,၀၀၀.၀၀
စာတိုက်နှင့်ဆက်သွယ်ရေးစရိတ်	၂၀၁,၈၀၁.၀၀	၁၅၁,၈၉၀.၀၀
စာရေးကိရိယာများ	၂၈၇,၃၀၀.၀၀	၃၃၃,၅၅၀.၀၀
ဝန်ဆောင်ခစရိတ်များ	၇၅၃,၅၅၀.၀၀	၂၇၀,၉၀၀.၀၀
တန်ဖိုးလျော့စရိတ်များ	၅,၅၅၃,၇၇၇.၅၀	၂,၇၄၃,၃၃၂.၀၀
ရှေ့နေခပေးချေခြင်း	၅၀၀,၀၀၀.၀၀	-
လုပ်သားခ	၃၄,၀၀၀.၀၀	-
တရားရုံးကုန်ကျစရိတ်	၃၀၀,၀၀၀.၀၀	-
တာဝါတိုင်တည်ဆောက်ရေး ရပ်စဲခြင်းအတွက်စာရင်းညှိနှိုင်းခြင်း	၁၉,၅၉၀,၀၀၀.၀၀	-
ပုံသေပိုင်ပစ္စည်းပယ်ဖျက်ခြင်း	-	၄.၀၀
	၆၅,၉၈၅,၁၉၁.၄၀	၂၂,၄၂၉,၉၁၆.၀၀

၁၅။ အမြတ်ဝေစုရရှိခြင်း

အမြတ်ဝေစုရရှိခြင်းစာရင်း အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၁-၄-၂၀၂၂ မှ ၃၁-၃-၂၀၂၃	၁-၁၀-၂၀၂၁ မှ ၃၁-၃-၂၀၂၂
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်း ပတ်ဘလစ်လီမိတက်မှအမြတ်ဝေစုရရှိခြင်း	-	၁၇၇,၁၅၄,၆၀၀.၀၀
မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် မှအမြတ်ဝေစုရရှိခြင်း	၂၄၀,၀၀၀,၀၀၀.၀၀	-
	၂၄၀,၀၀၀,၀၀၀.၀၀	၁၇၇,၁၅၄,၆၀၀.၀၀

၁၆။ ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများအကြားဆောင်ရွက်ချက်များ

ဘဏ္ဍာရေးရှင်းတမ်း၏ အခြားနေရာများတွင် ဖော်ပြထားသောအချက်အလက်များအပြင် အောက်ပါ
လုပ်ငန်းလုပ်ဆောင်ချက်များသည် ကုမ္ပဏီနှင့် ဆက်နွယ်ပတ်သက်နေသောအဖွဲ့အစည်းများအကြားတွင်
သဘောတူညီချက်များနှင့်အတူ ပေါ်ပေါက်ခဲ့ပါသည်။

(က) ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူခြင်းနှင့် ရောင်းချခြင်း

ကုမ္ပဏီအမည်	ဆက်နွယ်နေ သောပုဂ္ဂိုလ်များ /(ရာထူး)	၂၀၂၃	၂၀၂၂
ဒဂုံအင်တာနေရှင်နယ်လီမိတက်မှရရှိခဲ့ သောဆောက်လုပ်ရေးဝင်ငွေ	ဦးဝင်းအောင် (ဥက္ကဋ္ဌ)	၃၀၀,၆၆၄,၀၀၀.၀၀	၃၆၆,၆၉၉,၂၀၀
ဒဂုံအင်တာနေရှင်နယ်လီမိတက်မှ ဝယ်ယူသော သံချောင်း၊သစ်၊ ready mixed concrete စရိတ်	ဦးဝင်းအောင် (ဥက္ကဋ္ဌ)	၁၂၈,၇၁၁,၆၀၀.၀၀	၁၄၉,၆၁၇,၃၈၈
ရုံးခန်းဝယ်ယူခြင်း	ဦးဝင်းအောင် (ဥက္ကဋ္ဌ)	-	၂၁၀,၀၀၀,၀၀၀
အကျိုးတူရငွေ Myanmar ACME Co., Ltd ရရန်ရှိ	ဦးစိန်ဝင်းလှိုင် (ဥက္ကဋ္ဌ)	၃၉၈,၄၇၅,၀၀၀	၃၉၈,၄၇၅,၀၀၀
ရင်းနှီးမြှုပ်နှံမှု			
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်) ဒင်းပတ်ဘလစ်လီမိတက် (၁,၇၇၁,၅၄၆ စု)	ဦးဝင်းအောင် (ဥက္ကဋ္ဌ)	၅,၄၉၁,၇၉၂,၆၀၀	၄,၈၇၁,၇၅၁,၅၀၀
မြန်မာအက်ဂရီအိတ်(စ်)ချိန်း ပတ်ဘလစ်လီမိတက် (၂,၀၀၀,၀၀၀စု)	ဦးဝင်းအောင် (ဥက္ကဋ္ဌ)	၂,၂၀၀,၀၀၀,၀၀၀	၂,၂၀၀,၀၀၀,၀၀၀

(ခ) အဓိကကျသောအုပ်ချုပ်သူများအတွက်အခကြေးငွေ

ကုမ္ပဏီ၏ ဒါရိုက်တာများကို အဓိကကျသောအုပ်ချုပ်သူများအဖြစ် ထည့်သွင်းစဉ်းစားပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မန်နေဂျင်းဒါရိုက်တာအား ကျပ် ၆,၀၀၀,၀၀၀ ချီးမြှင့်ငွေအဖြစ် ပေးခဲ့ပါသည်။ ကျန်ဒါရိုက်တာအဖွဲ့မှ အခကြေးငွေရယူခဲ့ခြင်းမရှိပါ။

၁၇။ ဘဏ္ဍာရေးရှင်းတမ်းအတည်ပြုခြင်း

ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့ ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ရန်အတည်ပြု ခဲ့ပါသည်။